



Myanmar

BUSINESS TODAY

BKK: 70 BAHT
YGN: 1000 KS

mmbiztoday.com

MYANMAR'S FIRST BILINGUAL BUSINESS JOURNAL

February 27-March 5, 2014 | Vol 2, Issue 9

Thilawa SEZ Shares to Go on Sale to Raise \$21 Million



See Zeya Tun/Reuters

A police officer stands on guard near national flags of Myanmar and Japan during the commencement ceremony of the Thilawa Special Economic Zone (SEZ) project in the Japanese Special Economic Zone at Thilawa outside Yangon.

PHYU THIT LWIN

Shares of Myanmar's Thilawa Special Economic Zone (SEZ) will go on sale in March in a bid to raise \$21.8 million to fund the first phase of construction of the SEZ near the country's commercial hub Yangon.

The plan was announced last week at a news conference by U Set Aung, chairman of Thilawa SEZ Man-

agement Committee, and U Win Aung, chairman of Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI).

Myanmar Thilawa SEZ Holdings Public Ltd (MTSH), which owns 41 percent of the Myanmar Japan Thilawa Development Ltd (MJTD), is going to sell 2.145 mil-

Contd. P 8...(Thilawa SEZ)

Myanmar Summary

သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးမှုလုပ်ငန်းတွင် ပြည်သူများဝင်ရောက်ရင်းနှီးမြုပ်နှံနိုင်ရန်အစုရှယ်ယာများကိုရောင်းချသွားမည်ဖြစ်သည်။

မြန်မာ-ဂျပန်ပုဂ္ဂလိကနှင့်အစိုးရအဖွဲ့အစည်းများပူးပေါင်းဖွဲ့စည်းထားသည့် Myanmar Japan Thilawa Development Limited က အဆိုပါရှယ်ယာများကိုရောင်းချပေးသွားမည်ဖြစ်သည်။

Contd. P 8...(Thilawa SEZ)

Myanmar Bank to Receive \$5m in Trade Financing

ZAYAR PHYO

Myanmar Oriental Bank Ltd (MOB) will receive a \$5-million trade financing facility from the International Finance Corporation (IFC), the World Bank Group's private sector financing arm said.

The move makes MOB the first bank in Myanmar to join IFC's Global Trade Finance Program, which links local financial institutions with major international banks to enable local lenders to offer competitive financing.

IFC said the facility will "allow the bank to help local companies increase their imports and exports, generate more foreign exchange and create jobs."

This facility will enhance MOB's capacity to "cover the payment risks of exporters' banks while granting trade financing to local companies, mostly small and medium enterprises," IFC said in a statement.

"This trade line will help extend our capacity in providing financing to local importers and export-

ers - an area that is still new to us," said Kyi Kyi Than, MOB Managing Director.

"Becoming a part of IFC's extensive trade network is key to our bank being recognised globally and expanding our international transactions."

IFC will also support MOB through advisory services to strengthen its corporate governance and trade finance operations, it said.

"By boosting MOB's capacity to deliver trade-finance solutions, IFC is helping improve trade flows that are vital to enterprise growth as the economy opens up," said Vikram Kumar, IFC Resident Representative in Myanmar.

"This marks the beginning of our support for local banks with capital and advisory services. This will help develop Myanmar's financial sector and ultimately improve access to finance for small and medium enterprises, which are key drivers for economic growth and employment in the country."

Contd. P 10...(IFC)

Myanmar Summary

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်သည် ကမ္ဘာ့ဘဏ်အဖွဲ့အစည်း၏ ပုဂ္ဂလိကကဏ္ဍဘဏ္ဍာရေးပိုင်းတွင် ထောက်ပံ့ကူညီမှုများကို ပြုလုပ်ပေးနေသော အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ ကုန်သွယ်ရေးကိစ္စရပ်များအတွက် ဘဏ္ဍာရေးထောက်ပံ့ပံ့ပိုးမှုအဖြစ် ပေးအပ်မည့် အမေရိကန်ဒေါ်လာ ၅ မီလီယံကို လက်ခံရရှိသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအရှေ့တိုင်းဘဏ်သည် IFC ၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းပိုင်းတွင် ဘဏ္ဍာရေးထောက်ပံ့ကူညီမှုအစီအစဉ်တွင် ပထမဦးဆုံးပါဝင်လာသည့် မြန်မာနိုင်ငံမှဘဏ်တစ်ခုဖြစ်ပြီး ယင်းထောက်ပံ့ကူညီမှုအစီအစဉ်သည် ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများအားအဓိကအပြည်ပြည်ဆိုင်ရာဘဏ်ကြီးများနှင့် ချိတ်ဆက်ပေး၍ ပြည်တွင်းဘဏ်များအား ဘဏ္ဍာရေးကိစ္စရပ်များတွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာရန်အတွက် ဆောင်ရွက်ပေးနေသည့် အစီအစဉ်တစ်ရပ်လည်းဖြစ်သည်။ ယခုထောက်ပံ့ကူညီမှုများကို ရရှိသည့်ဘဏ်အနေဖြင့် ပြည်တွင်းကုမ္ပဏီများမှ ၎င်းတို့၏ သွင်းကုန်များ ပိုမိုတင်သွင်းလာနိုင်ရန်၊ ပို့ကုန်များ ပိုမိုတင်ပို့သွားနိုင်

Contd. P 10...(IFC)

FREE SEATS

Fly direct from **Yangon / Mandalay**

✈ **Bangkok**

Fly direct from **Yangon**

✈ **Kuala Lumpur**

0

Booking Period: 24 February - 2 March 2014

Travel Period: 1 October 2014 - 30 April 2015

FARE one way from USD*

Exclusive FREE shuttle to & from Mandalay Airport

Lowest fare only @ airasia.com

Find more @ AskAirAsia.com [Facebook/AirAsia](https://www.facebook.com/AirAsia)

AirAsia Travel & Service Centre

Yangon : No 37, Level 1, Room 111, La Pyae Wun Plaza, Alan Pya Pagoda Road, Dagon Township ☎ 01-370 847, 09 2540 49991-3

Mandalay : Room 3, 26th (B) Road, between 78th and 79th Road, Mandalay ☎ 09 42 111 711

AirAsia

And Our Authorized Agents: Sun Far Travel ☎ 01-243993, 02-74333, 01-255338 | Seven Diamond Travels ☎ 01-203549, 02-72868, 01-500712 | Than Than Travel ☎ 01-704190, 09-5007350, 01-255035

Columbus Travel & Tours ☎ 01-229245, 378535, 09-250026030 | Nice Fare Travel ☎ 01-393088, 02-30833, 01-384274 | UA Ticketing/Tour ☎ 09-5402525, 02-22311, 067-8420031

as well as other authorized AirAsia agents across Myanmar

*Airport taxes and fees apply. Promotion seats are limited and may not be available on all flights, public holidays, school breaks and weekends. A payment processing fee is applicable to all payments made via credit, debit or charge cards. Our other terms and conditions of carriage apply. **The fourth flight to Bangkok operates daily starting from 30 March 2014.

9 772286 92 1003

Myanmar BUSINESS TODAY

MYANMAR'S FIRST BILINGUAL BUSINESS JOURNAL

Board of Editors

Editor-in-Chief - Sherpa Hossainy
Editor-in-Charge - Wai Linn Kyaw

Reporters & Writers

Sherpa Hossainy, Kyaw Min,
Phyu Thit Lwin, Htet Aung, Su Su, Aye Myat,
Daisuke Lon, Yasumasa Hisada, Zayar Phyo

Art & Design

Zarni Min Naing (Circle)
Ko Naing

DTP

May Su Hlaing

Translators

Shein Thu Aung, Phyu Maung

Advertising

Seint Seint Aye, Moe Hsann Pann, Htet Wai Yan, Zin Wai Oo
Advertising Hotline - 09 420 237 625, 09 4211 567 05,
09 31 450 345

Subscription & Circulation

Aung Khin Sint - aksint2008@gmail.com
09 20 435 59
Nilar Myint - manilarmyint76@gmail.com
09 4210 855 11

Managing Director

Prasert Lekavanichkajorn
pkajorn@hotmail.com

Email

Editor-in-Chief - sherpa.hossainy@gmail.com
Editor-in-Charge - linnkhant18@gmail.com
Advertising - sales.mbtweekly@gmail.com
Designer - zarni.circle@gmail.com

Phone

Editor - 09 42 110 8150
Designer - 09 7310 5793

Publisher

U Myo Oo (04622)

Printing

Shwe Naing Ngan Printing (04193)

No. 1A-3, Myintha 11th Street,
South Okkalapa Township, Yangon.
Tel: 951-850 0763,
Fax: 951-8603288 ext: 007

Business News in Brief

Taikisha Ltd Establishes Subsidiary in Myanmar

Japanese conglomerate Taikisha Ltd has established a subsidiary, Taikisha Myanmar Co Ltd, in Myanmar, which will be engaged in design, installation and maintenance of air-conditioner, electrical equipment, sanitary equipment and painting equipment, it said in a stock exchange filing. The company is holding 99.9 percent and Taikisha (Thailand) Co Ltd is holding 0.1 percent stake in the subsidiary.

Authorities Seize \$200m in Laundered Money

Myanmar authorities seized \$200 million in laundered money after a 15-month investigation into 70 mostly drug-related cases, a senior officer with the Special Bureau of Investigation was quoted in local media as saying.

Over 100 Buildings Await Reconstruction in Yangon

More than 100 dangerous buildings out of 1,600 in Yangon have been waiting to be reconstructed since 1994 despite the property boom in the commercial city, local media reported. The common reason for delays is disputes over land ownership, the report added.

Denko Gets MIC Nod for Oil Depot Project

Denko Trading Company owned by tycoon Chit Khing has been granted permission to build an oil depot, according to the Myanmar Investment Commission. The company will implement the project on 24 acres land of Thilawa deep sea port under a build-operate-transfer (BOT) agreement authorised by the transportation ministry and Myanmar Ports Authority.

State-run Entities to Finance Themselves

Myanmar's state-owned enterprises (SOE) will not be funded by the government anymore as they will be held accountable for their own expenses starting from coming fiscal year, Minister for Finance U Win Shein said. The change in policy is to encourage SOEs to be market-oriented, he told a parliament session.

IGE Planning Joint Venture with Hydrochina Corp

Local conglomerate IGE Company is planning to sign a joint venture deal with Hydrochina Corp, according to the Ministry of Electric Power. IGE Company and Hydrochina Corp will carry out multiple hydropower projects

such as the 1,200 megawatt Naungpha hydropower project on the Thanlwin River and the 225 megawatt Mantaung hydropower project on the Namtma River, local media reported. In both projects, 90 percent of the electricity will be distributed to China and 10 percent to Myanmar. The government will have a 15 percent stake in the venture. While IGE will only receive 3 percent of the combined shares, Hydrochina will be the majority shareholder.

VP Stresses Taking Advantage of ASEAN Chairmanship

Myanmar Vice President U Nyan Tun has stressed taking advantage of Myanmar's ASEAN Chairmanship to develop special economic zones, and grab the opportunities brought by the country's economic reform and regional economic integration.

Myanmar Summary

ဂျပန်နိုင်ငံ၏ စီးပွားရေးအင်အားစုကြီး ဖြစ်သော Taikisha Ltd သည်မြန်မာနိုင်ငံတွင် Taikisha Myanmar Co Ltd ကိုတည်ထောင်ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းခွင်သည်အဲကွန်းတည်ဆောက်မှု ပုံစံတပ်ဆင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များအားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း သည် သီလဝါအထူးစီးပွားရေးဇုန်အားစိတ်ဝင်စားမှုရှိနေကြောင်း Myanmar Thilawa SEZ Holdings Public Ltd ၏ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူထက်ဝက်နီးပါးမှာအထည် အလိပ်လုပ်ငန်းများအားဆောင်ရွက်ရန်အတွက်စိတ်ဝင်စားနေကြခြင်းဖြစ်သလိုကုန်ရုံရှိသော ရင်းနှီးမြှုပ်နှံသူများမှာ စားသောက်ကုန်များထုတ်လုပ်မှု၊ လျှပ်စစ်ပစ္စည်းကိရိယာများနှင့် ကားအပိုပစ္စည်းများအစရှိသည်တို့ကိုဆောင်ရွက်ရန်စိတ်ဝင်စားနေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှတာဝန်ရှိသူများအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အမှုများအား၁၅လတာ စုံစမ်းစစ်ဆေးမှုများ အား ပြုလုပ်ခဲ့ပြီးနောက် တရားမဝင်ငွေကြေးအမေရိကန်ဒေါ်လာသန်း ၂၀၀ကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ရှိ အဆောက်အအုံပေါင်း ၁၀၀ ကျော်သည် ပြန်လည်ပြုပြင်တည်ဆောက် မှုလိုအပ်နေကြောင်း သိရသည်။

Denko Tradingကုမ္ပဏီသည်ရေနံသိုလှောင်ရုံတစ်ခုကိုဘီအိုတီစနစ်ဖြင့်တည်ဆောက်ရန်အတွက်မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြုချက်ကိုရရှိထားကြောင်းသိရသည်။ အဆိုပါကုမ္ပဏီအနေဖြင့်သီလဝါရေနက်ဆိပ်ကမ်း၏ ၂၄ ဧကကျယ်ဝန်းသည့်ဧရိယာတွင်ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့၏ ခွင့်ပြုချက်ဖြင့်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အစိုးရပိုင်လုပ်ငန်းများအားအစိုးရမှနောက်ထပ်ငွေကြေးထောက်ပံ့ မှုပြုလုပ်တော့မည်မဟုတ်ကြောင်း သိရသည်။

လာမည့်ဘဏ္ဍာရေးနှစ်မှစ၍ ၎င်းတို့၏အသုံးစရိတ်များအတွက် ယင်းလုပ်ငန်းများမှတာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရိန်က ပြောကြားခဲ့သည်။



Marchetti

LUXURY HOME FURNISHING

Marchetti showroom

22(A), Kaba Aye Pagoda Rd.
Bahan Township, Yangon, Myanmar
Tel : 951 552 886 / 951 860 3288
Open Hours : 09.00-19.00, Mon-Sun

www.sesiafurniture.com

Inside: Investing in Myanmar And Diving into A New Labour Pool



U Aung/Xinhua

Workers carry rice bags on a river bank in Yangon. Labour in Myanmar is plentiful, and the rate of compensation is among the lowest in the ASEAN.



ERIC ROSE & NINA DUNN

For many years, 'first world' corporations have thought of emerging and frontier markets as ideal places to locate labour-intensive operations. In fact, combining matured factory processes with low-cost labour has been richly rewarding, at least at the outset. By definition, however, emerging markets change ... sometimes in ways that are not hospitable to foreign industry. The investing corporation would be well advised to look beyond simple labour costs and consider indicia of social and market stability that could give the 'pool' a solid foundation.

The bad examples: Imagine that you are a garment industry investor in Asia. In China, you would be facing severe margin pressures because the (once low) wages have just sky-rocketed. In Cambodia, you would face severe shortages of qualified labour, combined with very activist trade unions. The Bangladesh investor receives very bad publicity, due to pervasive abuse of workers and tragedies such as the fatal collapse of a crowded factory building. Finally, in Vietnam, your

local production is heavily dependent on imported raw materials the prices of which have been rising, on top of the rising wages of local workers.

On the other hand: Myanmar, recently opened to US investment, has social and economic factors which may give an investor long-term stability. The country, also known as Burma, has the most literate population in the ASEAN, numbering more than 60 million people, of which some 37 million are working. Myanmar has abundant natural resources (e.g. 10th largest natural gas reserves, oil, copper, tin, nickel, jade and rubies, etc.), very fertile lands, half of which are covered by forests, and over 1,300 miles of shoreline abutting the Bay of Bengal and the Andaman Sea. The adoption of a managed floating exchange rate has made the Myanmar Kyat a very stable currency. The adoption of a very progressive foreign direct investment law has resulted in an explosion of investment. Business-friendly reforms are under way, including tax reform and reduction of trade restrictions.

The country does not yet have one labour code. Even the basic labour law, which was passed in 1964 during the "Burmese Socialism" years, was recently abrogated. There are, though, almost two dozen laws which contain labour and employment

provisions, a substantial number of which are outdated (some date from the 1920s). Major policies and provisions include:

Working hours - Depending on the nature of the work, between 44 and

48 hours are spread over six days, with Sunday off.

Wages and benefits - Although a minimum wage law was passed in 2013, currently it only applies to public sector employees. Except for senior professionals, who are paid wages between \$700 and \$1,200/month, most workers receive wages between \$70 and \$700/month, depending on education and function, out of which certain mandatory deductions must be made. Most companies do not offer health insurance, pensions or any other major benefits to their employees. Overtime is supposed to be compensated at twice the normal pay rate, but enforcement of this regulation is rare.

Employment contracts - All employees, whether Myanmar or foreign, must be covered by a contract, filed within 30 days with the Ministry

of Labour. The Ministry has issued a suggested "standard" contract, but employers are free to modify its terms. Employees may be terminated at will with the payment of severance (which varies from one month to five months) or without severance if terminated for cause with proper warnings given. Any disputes are arbitrated through a rather complex state-run arbitration system.

Sick leave, holidays and vacation - There are some 26 official holidays in Myanmar. After one year, employees are entitled to ten days of vacation, six personal days, thirty sick days, and, for women, an additional six weeks before and six weeks after the birth of a child. There is no private sector prescribed retirement age, and no pension

Myanmar Summary

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အတွင်း ဖွံ့ဖြိုးဆဲဈေးကွက်၌ ကာယ အင်အားအသုံးပြုပြီး ဆောင်ရွက်ရ သည့်လုပ်ငန်းများအတွက် အခြေပြု ဆောင်ရွက်ရန်နေရာအဖြစ် ယူဆ ခဲ့ကြပြီး စက်ရုံလုပ်ငန်းများ ပိုမို တိုးတက်ကောင်းမွန်လာမှုနှင့် လုပ် သားစရိတ်သက်သာမှုတို့ကြောင့် အကျိုးအမြတ်များစွာရရှိခဲ့ကြသည်။

သို့သော်လည်း ဖွံ့ဖြိုးဆဲဈေးကွက် များအနေဖြင့် ယခုအခါ ပြောင်းလဲ လာခဲ့ပြီဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများအတွက် အချို့နေရာ များတွင် အဆင်မပြေနိုင်တော့သည့် အနေအထားသို့ ရောက်ရှိလာသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ် သားစရိတ်သက်သာသည့်အချက် အပြင် လူမှုရေးနှင့်ဈေးကွက်တည်ငြိမ် မှုကဲ့သို့ နောက်ထပ်ထည့်သွင်းစဉ်းစား ရမည့်အချက်များလည်းရှိလာသည်။ အာရှ၌ အထည်အလိပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့်သူအနေဖြင့် တရုတ် ဈေးကွက်တွင်ဆိုလျှင် ယခင်က လုပ်ခ

Contd. P 6...(New Labour Pool)

Contd. P 6...(New Labour Pool)



Luxury Serviced Residences on Kandawgyi Lake

Available for rental now:

- * Penthouses
- * 4-bedroom apartments
- * 3-bedroom apartments

Telephone: +95 (1) 394 469

Email: residences.slry@shangri-la.com



Shangri-La Residences

YANGON
150/150(A), Kan Yeik Thar Road,
Mingalar Taung Nyunt Township,
Yangon, Myanmar

Maersk Bags Container Operations Licence in Myanmar

SHEIN THU AUNG

Danish shipping conglomerate AP Moller-Maersk Group announced that it has received a permanent licence to operate container business activities in Myanmar.

The business will involve three of subsidiaries of the group – Maersk Line, MCC Transport and Safmarine – and an agency in Yangon will be officially opened in May, the world's largest shipping line said in a statement.

“Since the European Union and United States eased sanctions in 2012, we have experienced a surge in interest in sourcing goods to and from Myanmar,” said My Therese Blank, Myanmar Country Manager of Maersk.

“By establishing our own agency in Myanmar, we will be better able to take part in facilitating global trade, support economic growth, and offer support and local know-how to customers looking to enter this market,” Blank added.

AP Moller-Maersk pointed out that macro-economic indicators are signalling a continuous expansion of growth in Myanmar due to infrastructure development and investments in industries such as agriculture and garment. Trade is also expected to grow as demand for consumer products increases.

“Containerised trade (in Myanmar) has been growing by 17 percent annually on average from 2007 to 2013, and we expect the positive trend to continue. By 2020, container volumes indicate a potential growth to 600,000 forty-foot equivalent unit (FEU), which is four times the current levels.”

By establishing its own agency, the company said it will be better able to take part in “facilitating global trade, develop Myanmar’s transport industry and supply chain, increase the country’s competitiveness in the international market, and offer support and local know-how to customers looking to enter the market.”

The Maersk Group’s three



Maersk

container businesses have operated under a third party agency in the Southeast Asian country for the past 20 years.

Myanmar Summary

ကမ္ဘာ့အကြီးဆုံးရေကြောင်းကုန်တင်ပို့သည့် ကုမ္ပဏီတစ်ခုဖြစ်သော ဒိန်းမတ်နိုင်ငံမှ AP Moller-Maersk Group သည်

မြန်မာနိုင်ငံတွင် ကွန်တိန်နာလုပ်ငန်းဆောင်ရွက်ရန်လိုအပ်စေရန်အတွက် ရရှိခဲ့ပြီးဖြစ်ကြောင်းကြေညာခဲ့သည်။

အဆိုပါလုပ်ငန်းတွင် AP Moller-Maersk အင်အားစုကြီး၏ လုပ်ငန်းခွဲ ၃ ခု ပါဝင်မည်ဖြစ်ပြီး Maersk Line, MCC Transport နှင့် Safmarine တို့ဖြစ်ကြောင်း သိရကာ လာမည့်မေလတွင် ရန်ကုန်မြို့၌ အေဂျင်စီတစ်ခုကို တရားဝင်

ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံး ရေကြောင်းကုန်တင်ပို့မှုလုပ်ငန်းကြီးမှ ကြေငြာခဲ့သည်ဟု သိရသည်။

အီးယူနှင့် အမေရိကန်တို့မှ ၂၀၁၂ ခုနှစ် တွင် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံနှင့် ကုန်တင်ပို့မှုများပြုလုပ်ရန် အတွက် စိတ်ဝင်စားမှုများရှိလာသည်ကို တွေ့မြင်လာရ ကြောင်း သိရသည်။

Indian Engineering Exporters Set Sights on Myanmar

Faced with challenges in markets like the US and Europe that have been in the grip of a slowdown, Indian engineering exporters have set sights on Myanmar, which is mineral-rich and also has abundant natural gas reserves.

“While the Westerners are flocking to Myanmar in search of next big thing and investors are scouting for new business potential, Indian businessmen would not like to miss the opportunities in a country which is of strategic interest to us in

terms of its location,” engineering exporters body EEPC India Executive Director Bharat Sarkar said.

Myanmar is India’s only land bridge to Southeast Asia and the Indo-Burmese border stretches over 1,600km.

An EEPC India delegation recently visited Yangon to prepare the engineering exporters to establish their presence in Myanmar and showcase the country’s engineering prowess.

To tap the opportunities in that market, EEPC is organising en-

gineering exporters’ exhibition, ‘Indee’, in Myanmar next month.

At present, India-Myanmar trade is woefully low at just about \$2 billion against India’s total global trade of over \$800 billion. Exports to Myanmar are even lower than imports at about \$500 million, EEPC India said.

“While there are historical reasons, mostly political, for the low bilateral engagement, the improvement in political climate offers a sound base for us to exploit the growing economy

in our neighbouring country,” Sarkar said.

India-Myanmar-Thailand Tripartite Highway project which would be extended to Laos and Cambodia with the assistance of the Indian government is likely to enhance the regional connectivity and trade.

Indian engineering exporters are presently shipping items like tractors, rice milling machines, dal polishing equipment, oil mills, auto power transmission and electrical switch-gears to Myanmar. PTI

Myanmar Summary

အမေရိကန်နှင့် ဥရောပဈေးကွက်များတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်းကျဆင်းမှုများကိုလည်း ကြုံတွေ့နေခဲ့ရသည့်အတွက် အိန္ဒိယနိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ ပို့ကုန်တင်ပို့သူများအနေဖြင့် တွင်းထွက်ပစ္စည်းများပေါများကြွယ်ဝပြီး သဘာဝဓာတ်ငွေ့အများအပြားရှိနေသည့် မြန်မာနိုင်ငံအား ပို့ကုန်များ တင်ပို့သွားရန် မျက်စိကျနေကြောင်း သိရသည်။

မြန်မာနိုင်ငံသည်အိန္ဒိယအတွက် အရှေ့တောင်အာရှနှင့် ချိတ်ဆက်ပေးနိုင်သည့် တစ်ခုတည်းသောပေါင်းကူးတံတားသဖွယ်ဖြစ်သည်။

Myanmar BUSINESS TODAY
MYANMAR'S FIRST BILINGUAL BUSINESS JOURNAL

Subscription Program

3 Months (12 Issues)	12,000 Ks
6 Months (26 Issues)	26,000 Ks
1 Year (52+4 Issues)	52,000 Ks

CALL NOW

Subscription 09 4210 85511
Advertising 09 4211 567 05

**For subscription program and rates in Thailand
Please call +662 391 4746**

Available Every Thursday

Let your business take off! +Bangkok 116

MAXpower Inks \$35-m Power Deal with Myanmar Gov't

ZAYAR PHYO

MAXpower (Thaketa) Co Ltd, a power generating subsidiary of Singapore-based Navigat Group, said it has started supplying power under a power purchase agreement made with the state-owned Myanmar Electric Power Enterprise (MEPE).

The company said with this agreement it became "the first 100-percent foreign-owned power company to enter into a long-term relationship" with MEPE.

MAXpower said it has invested \$35 million in the plant and that the agreement "opens the door for further power project developments throughout Myanmar," which has one of lowest electrification rates in the world.

Almost 70 percent of the population of Myanmar has no access to electricity, according to the World Bank, which in January pledged \$1-billion financial support to Myanmar to expand electricity generation, transmission and distribution.

The Ministry of Electric Power last year said it plans to carry out 17 power plant projects by 2016 - where 10 will be gas-fired and seven will be hydropower plants.

U Htein Lwin, managing director of MEPE, said: "We see it as a blueprint for other initiatives to develop the electricity sector across Myanmar."

"MAXpower's deep experience in SE Asia and its understanding of the inherent challenges in this project combined with GE's robust technology made it the logical partner for this landmark agreement."

The 50-megawatt (MW) gas-fired power plant, which is located in Thaketa in Yangon, will utilise sixteen 16 GE (General Electric) Jenbacher gas engines, the company said.

"Faith is taking the first step without seeing the whole staircase," said Sebastiaan Sauren, chief operating officer and co-founder of Navigat Group, adding that his company is "committed and deter-



Files

mined" to deliver fast, reliable and affordable power to emerging regions.

MAXpower said with the completion of this power plant it became the only power company with projects in Indonesia, Thailand and Myanmar.

Navigat CFO Arno Hendriks told Reuters the deal was the result of a 2012 meeting with government officials and was negotiated directly with MEPE. Hendriks said his company hoped to sign an agreement to develop another 50MW power plant this year and was in discussions with General Electric Co to secure the Myanmar distribution licence for its gas engines, according to the Reuters report.

Earlier this month, US-based power company APR Energy clinched a bid to develop a 100MW gas-fired plant in Mandalay, becoming the first American company to sign a power generation contract with Myanmar since the lifting of US sanctions in 2013.

Myanmar Summary

စင်ကာပူအခြေစိုက် Navigat Group ၏ စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းခွဲဖြစ်သည့် MAXpower (Thaketa) Co Ltd သည် အစိုးရပိုင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း (MEPE) နှင့် စွမ်းအင်

ဝယ်ယူမှုသဘောတူညီချက်ဖြင့် လျှပ်စစ်စွမ်းအင်ထောက်ပံ့မှုများကို စတင်ပြုလုပ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုသဘောတူညီချက်သည် MEPE နှင့် ရေရှည်လုပ်ငန်းဆောင်ရွက်နိုင်မည့်ဆက်ဆံရေးအခြေအနေတစ်ရပ်ကို တည်ထောင်လိုက်ခြင်းပင်ဖြစ်သည်။ ပထမဦးဆုံး နိုင်ငံခြားပိုင် စွမ်းအင်ကုမ္ပဏီမှ လုပ်ငန်းပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းအပြည့် အဝရရှိလာခြင်းလည်းဖြစ်သည်။ ဓာတ်အားပေးစက်ရုံအတွက် အမေရိကန်ဒေါ်လာ ၃၅ မီလီယံရင်းနှီးမြှုပ်နှံထားကြောင်း MAXpower မှ ပြောကြားခဲ့ပြီး ယခုသဘောတူညီချက်သည် မြန်မာနိုင်ငံတစ်ဝန်းတွင် နောက်ထပ်စွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် တံခါးတစ်ချက်ကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်းလည်း အဆိုပါကုမ္ပဏီမှ ပြောကြားခဲ့သည်။

မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း နီးပါးသည် လျှပ်စစ်ဓာတ်အား မရရှိ

သေးကြောင်း ကမ္ဘာ့ဘဏ်မှအချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုများ တိုးတက်လာစေရန်အတွက် ငွေကြေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအား အကူအညီပေးရန် ဇန်နဝါရီလတွင် ကမ္ဘာ့ဘဏ်မှ ကတိပြုထားခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လွန်ခဲ့သည့်နှစ်တွင် ပြောကြားချက်အရ ၎င်းတို့အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ဓာတ်အားပေးစက်ရုံ ၁၇ ခုကို တည်ထောင်ဆောင်ရွက်သွားမည့်စီမံကိန်းများကိုစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဓာတ်အားပေးစက်ရုံများတွင် ၁၀ ခုမှာ သဘာဝဓာတ်ငွေ့အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသည့် ၇ ခုမှာ ရေအားလျှပ်စစ်စက်ရုံများဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။



We will get you there.

FMI Air
www.fmi-air.com

FMI Air Ltd.
FMI Center, Level 9, Room (904/905)
No.380, Bogyoke Aung San Rd
Yangon, Myanmar
Tel: +95-1-373 537, +95-1-248 061
Email: sales@fmi-air.com

Convenient 1-hour flights between Yangon and
Nay Pyi Taw - Up to 3 times a day.

High quality ground transport
services in Nay Pyi Taw.

MAI Signs Deal to Extend Daily Schedule Flights to Japan

HTET AUNG

Myanmar Airways International (MAI), the country's flag carrier, and Japan-based HAMA Inc Co Ltd have inked a deal to extend daily schedule flights between Japan and Myanmar, MAI said.

According to a memorandum of understanding (MoU) agreement signed between MAI and HAMA, MAI has set up a joint venture company with HAMA INC Co Ltd as Myanmar Airways International Japan Co Ltd in Japan, MAI said in a statement.

"The agreement aims to increase regular scheduled flights between Myanmar and Japan besides the charter flights," MAI said.

"MAI airline is planning to facilitate Japanese passengers to

go from Yangon to Siem Reap and Phnom Penh in Cambodia if they would like to visit those destinations after visiting Myanmar," it added.

MAI is currently the only Myanmar airline which offers direct flights to those Cambodian cities.

Currently, MAI covers various international routes such as Bangkok, Singapore, Kuala Lumpur, Guangzhou, Gaya, Phnom Penh and Siem Reap with daily schedule flights as well as code-sharing deals with Asiana Airlines (OZ), Korean Air (KE) and Malaysia Airlines (MH).

MAI started to fly to Japan's Ibaraki airport earlier this month following a deal between Ibaraki prefecture's governor and MAI. MAI started flying from Yangon International

Airport and Mandalay International Airport to Fukuoka, Okinawa, Kagoshima, Nagasaki and Kumamoto airports in Japan in 2013.

Established in 1993, MAI flies 180-passenger Airbus A320 and 120-passenger Airbus A319 to its international destinations.

A total of 24 international airlines operate in Myanmar and seven domestically.

Myanmar Summary

နိုင်ငံတကာခရီးစဉ်များကို ပုံမှန် (Schedule) ခရီးစဉ်၊ စင်းလုံးငှား (Charter) ခရီးစဉ်များဖြင့် ယုံသနားပေးနေသော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် ဂျပန်နိုင်ငံအခြေစိုက် HAMA INC ကုမ္ပဏီတို့သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် MAI ရုံးချုပ်၊ ရန်ကုန်မြို့၌ MOU နားလည်မှုစာချုပ် လွှာကို လက်မှတ်ရေးထိုးခဲ့သည်။



An MAI aircraft at Yangon Airport.

၎င်း MOU အရ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ Joint Venture ကုမ္ပဏီ Myanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် HAMA INC နှင့်

ပူးပေါင်း၍ ရုံးဖွင့်လှစ်မည်ဖြစ်ပြီး၊ ဂျပန်-မြန်မာလေယာဉ်ခရီးစဉ်များကို စင်းလုံးငှားခရီးစဉ်များအပြင် နေ့စဉ်ပုံမှန်ခရီးစဉ်များကိုပါ အမြန်ဆုံးတိုးချဲ့ယုံသနားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

From page 3... (New Labour Pool)

system other than social security benefits.

Trade unions - After the passage of a labour organisation law in 2011, hundreds of trade unions were formed, mostly at the factory level. Both employers and employees are now exploring how the newly-formed trade unions can productively co-exist with management.

Social security - All companies with more than five employees must contribute the equivalent of 2.5 percent of the employee's wages, on top of the employee's 1.5 percent contribution, to the social security program. This coverage includes general health, maternity and funeral insurance benefits, coverage for injuries suffered at work, short term disability benefits, and maternity leave benefits. Other social contributions, in small amounts, are also mandated.

Expat employment - As of now, Myanmar has not adopted work permit regulations, but does have "stay permits," which, together with a special re-entry visa, function as short-term work permits (usually for 6 months, but up to one year). There are significant tax consequences on foreigners who choose one or another legal stay status, and extended stays require



Labourers work at a construction site in Myanmar.

additional registrations.

Investment vs. exploitation

In a country with low labour rates, and very few meaningful labour laws, it is always a concern that the employees of investing corporations will be ill-treated, even exploited. In the case of Myanmar, however, there are compelling reasons to believe that this will not be the case. Significant US investors (over \$500,000 capital investment) are required to submit annual reports to the State Department, including a description of corporate policies and procedures relating to human rights and workers' rights. It seems that the Department's intention is to bring American standards to the local labour force rather than to

permit the US investor to devolve to the lowest common denominator. In addition, Myanmar has recently been the subject of much media attention. This high degree of visibility reduces the likelihood of worker exploitation and the consequent reputational damage to the investor.

Labour in Myanmar is plentiful, and the rate of compensation is among the lowest in the ASEAN. Furthermore, because of widespread literacy, Myanmar's workers are highly trainable for basic work. Challenges occur when seeking highly skilled workers, but this should improve with the return of Myanmar expats who have received training abroad and with the influx of new investors willing to train their Myanmar workers. There

are already billions of dollars of foreign investment pouring into the country, primarily from Japan and other Asian countries. Left out, for now, are the still tentative US and EU investors. Perhaps they will take to heart the words of Derek Mitchell, the US Ambassador to Myanmar, noting the new era in the Southeast Asian country: "... we are confident that American businesses, with their experience and commitment to principled and transparent approaches, will make a tangible contribution ..."

Eric Rose is the Lead Director of Herzfeld Ruben Meyer & Rose, the first US law firm in Myanmar. He focuses on the global aspects of business development, specifically including mergers, acquisitions, privatisations, technology transfers, compliance counselling, and

international commercial transactions. His experience in Myanmar spans over twenty years.

Nina Dunn, who is an adviser to Herzfeld Ruben Meyer & Rose, has more than twenty-five years of experience in international trade and investment, securities and defence and national security matters. She has advised domestic and international corporations with respect to a wide range of corporate issues, achieving favourable results from government agencies, including the US DOS, DOD, DOJ and SEC.

The article was originally published on InsideCounsel.com and has been republished with the authors' and publication's permission. This article is the second of a six-part series on InsideCounsel.com - the first part was republished in Myanmar Business Today in Vol 2, Issue 5 (January 30, 2014). Myanmar Business Today is going to republish the remaining four parts of the series in the upcoming issues.

From page 3... (New Labour Pool)

နှုန်းထားသက်သာသောလည်း ယခုအခါ လုပ်ခနှုန်းထားလွန်စွာ မြင့်မားနေသည့်အတွက် ဖိအားများကို ရင်ဆိုင်သွားရဖွယ်ရှိနေသည်။

အလားတူ ကမ္ဘောဒီးယားတွင် လည်း စွမ်းဆောင်ရည်ပြည့်ဝသည့် လုပ်သားအင်အားလိုအပ်မှုကိုကြုံတွေ့ရမည်ဖြစ်သလို ဘင်္ဂလားဒေ့ရှ်ဈေးကွက်တွင်လည်း လုပ်သားများအား ဖိနှိပ်ထားမှုနှင့် စက်ရုံအဆောက်အအုံများ ပြိုကျပျက်စီးမှုများ ဆက်တိုက် ဆိုသလို ဖြစ်ပျက်ထားသည့်အတွက် အဆိုပါအခြေအနေဆိုးများကိုလည်း

ရင်ဆိုင်ရဖွယ်ရှိနေသည်။ ဗီယက်နမ် နိုင်ငံတွင်လည်း ပြည်တွင်းထုတ်လုပ်မှုများအနေဖြင့် ကုန်ကြမ်းတင်သွင်းမှုအပေါ် အလွန်အမင်းမီဒီဒီနေရပြီး ယင်းကုန်ကြမ်းဈေးနှုန်းများမှာလည်း မြင့်တက်လာခဲ့ပြီး ပြည်တွင်းလုပ်သားများ၏ လုပ်ခနှုန်းထားများမှာလည်း မြင့်တက်လာခဲ့သည့်အခြေအနေတွင် ရှိနေသည်။ အမေရိကန်ရင်းနှီးမြှုပ်နှံသူများအတွက် မကြာသေးမီက တံခါးဖွင့်လက်ကမ်း ကြိုဆိုပေးခဲ့သော မြန်မာ့ဈေးကွက်တွင် လုပ်ငန်းရေရှည် တည်ငြိမ်မှုအတွက် လူမှုရေးနှင့်စီးပွားရေးအခြေအနေကောင်းများရှိနေသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စာတတ်မြောက်မှုအများဆုံးလူဦးရေကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေမှာလည်း သန်းခြောက်ဆယ်ကျော်ရှိသလို အဆိုပါ လူဦးရေမာဏတွင် ၃၇ သန်းမှာ အလုပ်လုပ်ကိုင်နေကြသည်။ ထို့ပြင် မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါများကြွယ်ဝလှသောနိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ဥပမာအားဖြင့် သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကြေးနီ၊ သံဖြူ၊ နီကယ်၊ ကျောက်စိမ်းနှင့် ပတ္တမြားတို့ကဲ့သို့ အဖိုးတန်သယံဇာတများလည်း ထွက်ရှိသည်။ ထို့ပြင် မြေဩဇာလည်း ကောင်းမွန်ပြီး ထူထပ်စွာ ပေါက်ရောက်နေသည့် သစ်တောများမှာလည်း သဘာဝ၏ အလှတရားများစွာရောနေရာထပ်ဆင့်ဖြစ်သည်။

ထို့ပြင် ပင်လယ်ရေလမ်းကြောင်းနှင့်လည်း ချိတ်ဆက်ဆက်သွယ်နိုင်သည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖြစ်လာရန်အတွက်ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်နေပြီး အကောက်ခွန်ပြောင်းလဲမှုနှင့် ကုန်သွယ်ရေးကန်သတ်ချက်များကို လျှော့ပေါ့ပေးမှုတို့လည်းပါဝင်သည်။

China, Myanmar Face Myitsone Dam Truths



YUN SUN

Debate between China and Myanmar over the suspended \$3.6-billion Myitsone hydroelectric dam project recently reached a new pitch.

A war of words between their governments erupted after China Power Investment launched a renewed public relations campaign to promote the mega-project. This included a corporate social responsibility report released in December beautifying the dam and its supposed wondrous contributions to local livelihoods and development.

The report was quickly slammed by Myanmar activists as "propaganda" aimed at garnering support for what is a widely unpopular project. Soon after, mainstream media on both sides joined the polemical debate.

China's official People's Daily published a special report on January 3 calling for the resumption of the contractually agreed upon dam. Four days later, Myanmar's prominent, privately-run Eleven Media published a pungent editorial rebuttal, saying that "There should be no compromise on [the] Myitsone project."

Since its inception, the China-backed Myitsone dam has galvanised widespread local criticism and concern over the project and its potential negative environmental and social impacts. The project is situated in the northern Kachin State, where government forces and ethnic rebels fighting for autonomy are locked in a debilitating armed conflict that reignited in June 2011. Some view the government's agreement to build the dam as one cause for the renewed hostilities after 17 years of ceasefire.

More than two years after its official suspension, however, it is time for both sides to come to terms with new realities. On one hand, China


needs to take an honest look at the situation and honour the Myanmar people's decision to scrap the project. At the same time, Myanmar needs to face up to and prepare for the legal, financial and diplomatic consequences of their reversed decision on the project. Many analysts have come to view the status of the dam as a barometer for the health of broad China-Myanmar relations.

The controversial Myitsone dam project was first signed between Myanmar's previous military government and the state-backed China Power Investment in 2005. Construction formally commenced in 2007 but was mostly halted with the announcement of the suspension in September 2011. That same month, Myanmar Foreign Minister Maung Lwin Wunn made an official visit with senior officials in the US State Department aimed at reviving bilateral relations. The controversial dam is located at the confluence of two rivers that form the Irrawaddy, the mother river of Myanmar.

Multiple factors contributed to the widespread opposition to the project, including its sensitive location, perceived corruption and lack of transparency during the negotiation process. Those concerns were compounded by anticipated negative social, economic and environmental impacts and the uneven distribution of the dam's power output, 90 percent of which was scheduled to be exported to China.

Thein Sein, president of Myanmar's incumbent quasi-civilian administration and prime minister under the former ruling junta, said he was responding to the "people's will" in suspending the project. More broadly, the Myitsone dam has had become a symbol of perceived Chinese exploitation of Myanmar at a time the country was in a disadvantaged, isolated position caused by Western economic sanctions and a symbol of the former military government's tyranny over its people.

In this sense, the Myitsone issue is politically



President Thein Sein and Chinese President Xi Jinping (L) during the former's visit in China. A war of words between their governments erupted after China Power Investment launched a renewed public relations campaign to promote the suspended multi-billion dollar Myitsone dam project.

and emotionally charged. The project's suspension represents Myanmar's growing assertiveness vis-a-vis its powerful northern neighbour and hopes among its people of eventual victory against decades of military dictatorship and exploitation. To

some the project's demise has come to symbolise the rebirth of the nation and its severance from a subjugated past. Under this premise, many in Myanmar see the suspension of the Myitsone dam as irrevocable.

Since the day of the

project's suspension, the Chinese have consistently pushed for its resumption. Because Thein Sein only suspended, rather than permanently cancelled, the project, China has remained hopeful it

Contd. P 8... (Myitsone Dam)

Myanmar Summary

အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားရမည့် မြစ်ဆုံ ရေအားလျှပ်စစ်ဆည်စီမံကိန်းအား ပဋိပက္ခများကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။ CPI မှ အဆိုပါစီမံကိန်းကြီးအား ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် China Power Investment သည် အများပြည်သူဆက်ဆံရေးလှုပ်ရှားဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီးနောက် တရုတ်အစိုးရနှင့် မြန်မာအစိုးရအကြား အခြေအနေသစ်တစ်ရပ်ပေါ်ပေါက်လာခဲ့သည်။

အဆိုပါအများပြည်သူဆက်ဆံရေးလှုပ်ရှားဆောင်ရွက်မှုများတွင် လူမှုပတ်ဝန်းကျင်တာဝန်ယူဆောင်ရွက်မှုဆိုင်ရာစစ်တမ်းကို ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး စီမံကိန်းကြောင့် အကျိုးရလဒ်ကောင်းများနှင့် ဒေသခံပြည်သူများ၏ လူမှုနေထိုင်မှုဘဝဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဟု သေချာသေချာချက်များလည်း ပါဝင်ခဲ့သည်။

အဆိုပါစစ်တမ်းအား ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီး နှစ်နိုင်ငံလုံးမှ မီဒီယာများက စီမံကိန်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်

Contd. P 8... (Myitsone Dam)

STAR CITY
Thanlyin

1500+ units Sold

Hotline 0973119511

New release of 300 Over Units in Building B3 & B4



City Mart & 50th Street are NOW OPEN!

Yangon Sales Gallery
Kyaik Khauk Pagoda Road, Thanlyin Township.
Tel: 056 - 23150~3 Ext: 112/119/118 E-mail: scmarketing@spa.com.mm
www.starcityyangon.com Hotline. 09 73119511



From page 1... (Thilawa SEZ)

lion shares during an initial sale from March with each share valued at K10,000 (\$10.2), U Set Aung said. "More shares will be sold later, if necessary," he said.

"All Myanmar citizens and companies can buy shares. We will provide a one month period to buy shares," U Win Aung said.

The Thilawa project is a joint venture undertaken by the Myanmar and Japanese governments along with a consortium of Japanese companies,

where the Myanmar side owns 51 percent and the Japanese side the rest.

In Myanmar's part of MJTD, the government's Thilawa Special Economic Zone Management Committee owns 10 percent and the rest is owned by MTSH, which is a consortium of nine Myanmar companies. On the Japanese side, 39 percent is owned by MMS Development Co Ltd, led by three Japanese firms Sumitomo Corp, Mitsubishi Corp and Marubeni Corp, and 10 percent is owned by the Japan International

Cooperation Agency (JICA).

Shares will be traded at designated banks including Ayeyarwady Bank, Myanmar Apex Bank, Cooperative Bank, Yoma Bank and Kanbawza Bank, U Set Aung said.

In a bid to have better transparency in selling the shares, a guidebook - containing information about the SEZ project, the companies involved and their functions, procedures of selling the shares - will be distributed and sold, he said. Advertisements will be carried out

in state-owned newspapers and other media regarding the share sales, he added.

The funds raised by share sales will be used to finance construction of the Class A Area, which covers 396 hectares (out of overall 2,342 hectares) of the project and will cost about \$180 million to complete.

The chairman said more than 80 percent of the ground has been leveled in preparation for construction. The joint venture will start commercial run of the SEZ in mid-

2015, according to an earlier announcement.

Thilawa SEZ, which will house high-tech and labour-intensive industries, is touted as the most-advanced of several foreign investment-driven SEZ projects in Myanmar, and is expected to have state-of-the-art infrastructure and run according to international regulations.

From page 1... (Thilawa SEZ)

မြန်မာအများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Thilawa SEZ Holdings Public Limited မှ ရှယ်ယာများအား

လာမည့်မတ်လ ၃ ရက်နေ့မှစတင် ရောင်းချသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ UMFCCI တွင်ကျင်းပသော "သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းတွင်အများပြည်သူဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အစီအစဉ်" စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

ရှယ်ယာများရောင်းချပါက မြန်မာ့ကျပ်ငွေဖြင့်သာ ရောင်းချမည်ဖြစ်ပြီး၊ ကနဦးအနေဖြင့် စုစုပေါင်းရှယ်ယာအရေအတွက် ၂.၁၄၅ သန်းကို ရှယ်ယာတစ်ခုလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းနှင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

From page 7... (Myitsone Dam)

will restart under new conditions. Their perseverance is financially-motivated, as a large amount of investment has already been disbursed. As illustrated by China Power Investment's recent corporate responsibility report, China has steadfastly tried to convince Myanmar's people of the economic and social benefits of the dam. The Chinese government also intervened, making "the smooth implementation of key cooperative projects" a priority in recent meetings with top Myanmar leaders.

Conflicting expectations have fuelled a tortuous debate about the dam's future. The Chinese firmly believe that local opposition to the dam originates from popular ignorance about its benefits and their biases about its impacts. Without understanding, let alone accepting the fundamental unacceptability of the project in Myanmar politically and emotionally, China self-defeatingly imagines that with more persuasion (public relations) and enticements (material concessions), the dam will be resumed.

The Myanmar people, however, perceive such efforts as a powerful neighbour's overwhelming pressure to impose a deal that benefits China while harming Myanmar. The longer China continues on this path and the harder it pushes, the more damage it will inflict on already strained bilateral relations. Considering China's broader strategic interests in Myanmar, including massive oil and gas pipelines and the stra-



tegic corridor into South-east Asia and South Asia, China needs to face reality and better calculate the long-term costs of its current Myitsone strategy.

In particular, Beijing needs to reconsider whether it is wise to let the destiny of one commercial project sway and affect the future of broader Sino-Myanmar bilateral relations. Indeed, since the suspension of the Myitsone dam, China has not only suspended almost all new major investment in Myanmar, but also let Myitsone become a festering thorn in bilateral political relations.

On the other hand, Myanmar also needs to strategise realistically about their desired endgame on Myitsone. Emotional accusations or political statements against the resumption of the dam do not facilitate a long-term solution and risk nettling a powerful neighbour with a history of interfering in Myanmar's internal affairs. What they need to carefully consider and propose is a practical, face-saving solution that is mutually acceptable.

If Myanmar is to permanently cancel the Myitsone dam, the reasonable next question is the legal and financial liability associated with the disbursed investment, collateral damage and compensation. It is understandable that Myanmar's people might perceive such liability as "ridiculous" since "the cancellation only corrects the wrong". However, simply hoping that a unilateral cancellation of a bilateral legal agreement will have no consequences is short-sighted.

Some Myanmar analysts have cited the "lack of transparency" and "rampant corruption" during the agreement's negotiation process as grounds for denying liability for an outright cancellation. However, the agreement itself is a responsibility legally inherited by Thein Sein's government, an obligation it has never denied. The alleged irregularities during the negotiation warrant investigations and punishment of those who committed them, but not the abandonment of

the project with no consequences.

In a similar case between the Philippines and China in 2012, the Aquino government cancelled the North Rail built by China due to the Gloria Macapagal-Arroyo government's alleged corruption in the procurement process. Nevertheless, Manila committed to pay back the Export-Import Bank of China the \$185 million disbursed loan in

four instalments. In the case of Myitsone, which is much larger in scale, Myanmar might be able to leverage other Chinese strategic and economic interests against the specific amount of reimbursement.

But to call for the cancellation of the project without offering a mutually acceptable solution is neither viable nor realistic. For the sake of their own interests and future bilateral relations, it is time for both China and Myanmar to face this reality on Myitsone.

Yun Sun is a Fellow with the East Asia program at the Stimson Centre, a non-profit and non-partisan think tank that studies peace and security challenges around the world. Sun was previously a visiting fellow at the Centre for North-east Asia Policy Studies at the Brookings Institution in Washington, DC in 2011, where she focused on the analysis of China's national security decision making system. Yun was also the China

Analyst for International Crisis Group (ICG) based in Beijing from 2008 to 2011, specialising in China's foreign policy toward conflict countries in Asia and Africa.

From page 7... (Myitsone Dam)

လာခဲ့သည်။ သဘောတူညီထားခဲ့သည့် ဆည်စီမံကိန်းအား ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံ၏ People's Daily မှ ဇန်နဝါရီလ ၃ ရက်နေ့တွင် အထူးစစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး လေးရက်ကြာသောအခါ မြန်မာပုဂ္ဂလိကပိုင် Eleven Media မှ တရုတ်မီဒီယာ၏ ဖော်ပြချက်ကို မြစ်ဆုံစီမံကိန်းအား ပြန်လည်ညှိနှိုင်းဆောင်ရွက်မှုမပြုလုပ်သင့်ကြောင်းဖြင့် ပြန်လည်တုံ့ပြန်ချေပခဲ့သည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် အဆိုပါမြစ်ဆုံစီမံကိန်းအား ဒေသခံပြည်သူများက စီမံကိန်းကြောင့်ဖြစ်ပေါ်လာမည့် မြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိသည့် မြစ်ဆုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နစ်နာစေမည့် ဆိုးကျိုးများနှင့် လူမှုရေးသက်ရောက်မှုများအပေါ် စိုးရိမ်မှုများကြောင့် ဒေသခံများက ဆန့်ကျင်ခဲ့ကြသည်။

SSI SCHAEFER

We are a well-established German company and would like to extend our business in Myanmar. We are looking for a local sales distributor who would be well-motivated to sell our products in Myanmar.

Since its inception in 1937, SSI SCHAEFER has been an owner-operated, German family company. With over 50 subsidiaries worldwide, SSI SCHAEFER is a strong and reliable partner. Whether in industry, trade, commerce or public organisations, our products are in use on all continents and fulfil your tasks efficiently and competently.

SSI SCHAEFER has operated in Asia for 30 years, and now has 18 offices in 15 countries covering the Middle East, China, the ASEAN region, and Australia. Starting with the Interlock Pallet Racking range in 1989, SSI SCHAEFER Asia now produces an extensive range of SSI SCHAEFER products in its state-of-the-art manufacturing plants situated in Malaysia and China.

We are one of the world's largest total solutions providers and components manufacturers in the following sectors:

- Logistics systems
- Storage and conveying
- Workstation
- Logistics software
- Waste management technology

You may wish to visit our website for more information : <http://www.ssi-schaefer-asia.com/>

If your company is interested please send us an email to: anthony.loh@ssi-schaefer.sg
(Mr Anthony Loh, Export Manager).

Baker & McKenzie Opens Yangon Office; Eyes Investors in the "Frontier Market"

PHYU THIT LWIN

Chicago-based global law firm Baker & McKenzie has opened a new office in Myanmar in a bid to tap the flocking foreign investors looking to invest in the "frontier market", the firm announced.

The opening of the new office in the Southeast Asian nation's commercial hub Yangon "reflects the business community's growing interest in Myanmar and the firm's commitment to help its clients seize opportunities in new markets," it said in a statement.

"Clients are increasingly looking to Myanmar and Southeast Asia for growth opportunities, particularly as the ASEAN nations work collaboratively towards achieving the ASEAN Economic Community by 2015," said Eduardo Leite, Baker & McKenzie Chairman of the Executive Committee.

"We are delighted to extend our service to clients with an on-the-ground presence in My-

anmar and look forward to helping clients grow their businesses in Myanmar's increasingly globally integrated economy."

The Yangon office will help companies particularly in the sectors of energy, mining and infrastructure; information technology and telecommunications; consumer goods, corporate transactions and IP, the firm said.

The announcement was made as more than 300 of the firm's Asia Pacific partners met at the annual Asia Pacific Meeting held in Tokyo. The new office will be the firm's 16th in Asia Pacific, while it has 75 offices worldwide across 47 jurisdictions.

The Yangon office will be led by Chris Hughes, an infrastructure and corporate lawyer from the firm's Sydney office.

"Entering new markets, especially frontier, high-growth markets, is challenging," said

BAKER & MCKENZIE

Chris Hughes, Managing Partner of the Myanmar office.

"We have six decades of experience advising companies doing responsible business in emerging markets. With our local knowledge and global experience and resources, we are well placed to serve the expanded base of international and Asian companies that are eager to invest in Myanmar."

Chris said the firm is here in Myanmar "for the long haul" and looks forward to "working with Myanmar institutions, officials and regulators to lend our support to the country's transition."

This will be Baker & McKenzie's sixth office opening in two years, following the launch of its offices in South Korea, Dubai, Peru, Morocco and South Africa.

Baker & McKenzie's global revenues for the fiscal year ended June 30, 2013, were \$2.419 billion.

Two more American law firms - New York-based Herzfeld Rubin Meyer & Rose and Philadelphia-based Duane Morris LLP - also opened Yangon offices last year.

Myanmar Summary

ချီကာဂိုအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ဥပဒေလုပ်ငန်းဖြစ်သော Baker & McKenzie သည် မြန်မာနိုင်ငံတွင် ရုံးခန်းသစ်တစ်ခုကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ အလားအလာကောင်းများရှိနေသည့်ဈေးကွက်ဖြစ်သော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းကောင်းများကို ရှာဖွေနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဦးရေတိုးတက်များပြားလာသည့်အတွက် ယခုကဲ့သို့ ရုံးတည်ထောင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ယခုတည်ထောင်ဖွင့်လှစ်လိုက်သောရုံးအသစ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်

၌ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာစီးပွားရေးအသိုင်းအဝန်းမှ စိတ်ဝင်စားမှုမြှင့်တင်လာခြင်းနှင့် ယင်း ဥပဒေလုပ်ငန်းမှ ၎င်း၏ဖောက်သည်များအား ဈေးကွက်သစ်များတွင် အခွင့်အလမ်းကောင်းများကို ဖမ်းဆုပ်ကိုင်နိုင်ရန်အတွက် အကူအညီပေးလိုခြင်းကြောင့် မြန်မာနိုင်ငံတွင် ရုံးတည်ထောင်ဖွင့်လှစ်ခဲ့ခြင်းပင်ဖြစ်သည်။ ၎င်းတို့၏ လုပ်ငန်းဖောက်သည်များသည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းကောင်းများရှိနေသည့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသအား လွန်စွာ မျက်စိကျနေကြသည်။ ၂၀၁၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံစီးပွားရေးအသိုက်အမြိုကိုဖော်ဆောင်သွားရန်အတွက် ပူးပေါင်းဆောင်ရွက်နေကြသည့်အချိန်တွင် မြန်မာနိုင်ငံ၌ မိမိတို့၏ဝန်ဆောင်မှုများအား ဖောက်သည်များသို့ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည့်အတွက် လွန်စွာဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံရှိ ဖောက်သည်များ၏လုပ်ငန်းများ တိုးတက်လာရန်အတွက်လည်း အကူအညီပေးရန်ရှိနေကြောင်း အမှုဆောင်ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သော Eduardo Leite က ပြောကြားခဲ့သည်။

Japan Provides \$16.8m Development Grant to Myanmar

SU SU

The Japanese Embassy in Myanmar has provided ¥1,716 million (\$16.82 million) for the physical development of health, road, bridge in Myanmar. Myanmar Ministry of National Planning and Economic Development and the Japanese Embassy in Yangon signed two agreements in Nay Pyi Taw last week in this regard.

The two agreements will grant Japan's ¥978 million aid for betterment of medical equipment at general hospitals in Yangon and ¥738 million for machinery installation to construct and maintain roads and bridges in Myanmar's western Rakhine state.

Last year, Japan agreed to provide a bridge loan to Myanmar to cover outstanding debt to the World Bank and the Asian Development Bank, totalling about \$900 million. On top of that, Japanese Prime Minister Shinzo Abe cancelled more than \$3 billion of Myanmar's debt to Japan during his visit to the country last year. Japan has also been pouring in millions of dollars in development aid into Myanmar since the lapse of sanctions in a bid to gain access to the Southeast Asian nation's frontier market.

Myanmar Summary

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ လမ်းတံတားများဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဂျပန်ယန်းငွေ ၁၇၁၆ သန်း (အမေရိကန်ဒေါ်လာ ၁၆.၈၂ သန်း) ကို ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့်ဂျပန်ရှိဂျပန်သံရုံးတို့သည်အထောက်အပံ့သဘောတူညီချက် ၂ရပ်အားလွန်ခဲ့သည့်အပတ်ကနေပြည်တော်တွင်လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။ သဘောတူညီချက် ၂ခုအရရန်ကုန်ရှိအထွေထွေဆေးရုံများတွင်ဆေးဝါးအသုံးအဆောင်ပစ္စည်းများပိုမိုကောင်းမွန်လာစေရန်အတွက်ဂျပန်ယန်းငွေ ၉၇၈ သန်းကိုကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

TRADERS HOTELS
By Shangri-La

Get toned at our fitness club

Health Club located at level 5
Phone: 242828
Appointments at extensions 6561/6562

Manufacturing Could Start in Myanmar's Thilawa Zone in Mid-2015

AUNG HLA TUN

About 40 foreign manufacturers are interested in setting up in the Thilawa economic zone being developed with Japanese help outside Myanmar's main city, Yangon, and commercial operations could start in mid-2015, a Myanmar official said.

Myanmar has opened up since a quasi-civilian government took office in 2011 after decades

of military dictatorship and foreign firms are looking to benefit from cheap labour and a virgin market in thriving Southeast Asia.

Set Aung, vice-governor of Myanmar's central bank and chairman of the committee overseeing the economic zone, said the potential investors were producers of clothing, foodstuff, electronic appliances, toiletries and car parts.

The first phase of the zone in-

volves an industrial park covering 400 hectares (988 acres) out of the total 2,400 hectares earmarked for the project.

"The first phase is estimated to cost about \$180 million and about \$50 million has already been invested for inside infrastructure projects," Set Aung said.

Myanmar and Japan are jointly developing the special economic zone on the southwest outskirts of Yangon. It will

eventually have a deep-sea port, roads, bridges, a power plant and waste water treatment plants.

Myanmar Thilawa SEZ Holdings Public Ltd. Co., a consortium set up by nine Myanmar companies, owns 41 percent of the shares in the zone and the Thilawa SEZ Management Committee, a state entity chaired by Set Aung, has the remaining 10 percent held on the Myanmar side.

On the Japanese side, the MMS Thilawa Development Co. Ltd, a consortium grouping Mitsubishi Corp, Marubeni Corp and Sumitomo Corp, has 39 percent and the Japan International Cooperation Agency 10 percent.

Set Aung said shares in Myanmar Thilawa SEZ Holdings, the local consortium, would be offered to the public in the first week of March.

They will be sold through five private banks as well as at outlets near the project area so that residents there will be able to participate easily.

It was unclear if there would be any way to trade in the shares and full details of the offer were not available.

Myanmar has a stock ex-

change set up with the help of Japan's Daiwa Securities in 1996 but it has only two listed companies and trading is minimal. Daiwa is working with the government on a more modern bourse that is supposed to open in 2015. Reuters

Myanmar Summary

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ၄၀ ရာခိုင်နှုန်းသည် လုပ်ငန်းစဉ်အစီအစဉ်အား ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းများတည်ထောင်သွားရန် စိတ်ဝင်စားနေကြောင်း သိရသည်။

အဆိုပါ သီလဝါအထူးစီးပွားရေးဇုန်တွင် စီးပွားရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ်လယ်တွင် စတင်ဆောင်ရွက်မှုပြုသွားနိုင်လိမ့်မည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဆယ်စုနှစ်ပေါင်းများစွာစစ်အစိုးရအုပ်ချုပ်မှုအပြီး ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရမှ အုပ်ချုပ်ရေးတာဝန်များကို စတင်ထမ်းဆောင်စဉ်မှစပြီး မြန်မာနိုင်ငံသည် တံခါးဖွင့်စီးပွားရေးဆောင်ရွက်လာခဲ့ကာ နိုင်ငံခြားလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ၏ လုပ်သား စရိတ်သက်သာမှု၊ အကျိုးအမြတ်များနှင့် အသစ်စက်စက်မျိုးကွဲတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် အခွင့်အလမ်းကောင်းများကို ရှာဖွေခဲ့ကြသည်။



Construction workers stand near heavy tractors during the commencement ceremony of Thilawa SEZ Project in Yangon.

From page 1... (IFC)

IFC, together with the World Bank, is currently working on improving Myanmar's investment climate, access to finance and infrastructure. Its Global Trade Finance Program supports trade in emerging markets by providing partial or full guarantees for individual

trade transactions. Since its inception in 2005, the program has issued over 17,000 guarantees totalling \$28 billion to banks for trade-related payment obligations of their financial-institution clients in emerging markets, IFC said. The program includes more than 550 partner banks in 150 countries.

Established in 1993, MOB has 26 branches across the country and was the first private bank in Myanmar to obtain an international banking licence, accept visa credit cards and to partner with Western Union Money Transfer Service.



From page 1... (IFC)

ရန်နှင့် အလုပ်အကိုင်များဖန်တီးပေးနိုင်ရန်အတွက် အကူအညီများပေးလာနိုင်မည်ဖြစ်သည်။ ယခုအစီအစဉ်ကြောင့် မြန်မာအရှေ့တိုင်းဘဏ်၏ လုပ်ငန်းဆောင်ရွက်နိုင်မှုများလည်း တိုးတက်လာမည်ဖြစ်သလို ပြည်တွင်းကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အဓိကကူညီပေးလာနိုင်မည်လည်း

ဖြစ်သည်။ ပြည်ပပို့ကုန်တင်သွင်းသူများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုများတွင် မိမိတို့၏ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေကို တိုးတက်လာစေမည်ဖြစ်ကြောင်းလည်း မြန်မာအရှေ့တိုင်းဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ကြည်ကြည်သန်းက ပြောကြားခဲ့သည်။ IFC မှ မြန်မာအရှေ့တိုင်းဘဏ်အား အကြံပေးဝန်ဆောင်မှုများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်

ကြောင်း သိရသည်။ မြန်မာအရှေ့တိုင်းဘဏ်၏ ကုန်သွယ်ရေးကိစ္စရပ်များတွင် ဘဏ္ဍာရေးလိုအပ်ချက်များကို ဖြေရှင်းမှုစွမ်းဆောင်ရည်အား တိုးတက်လာစေခြင်းဖြင့် IFC သည် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာအရေးပါသော ကုန်သွယ်မှုစီးဆင်းခြင်းကို တိုးတက်လာစေရန်အတွက် အကူအညီပေးနေကြောင်း Vikram Kumar က ပြောကြားခဲ့သည်။

Myanmar BUSINESS TODAY
MYANMAR'S FIRST BILINGUAL BUSINESS JOURNAL

WE'RE HIRING!

Be a part of Myanmar's fastest growing business newspaper's dynamic team

- Positions:
- Sub-editors (English)
- Reporters
- Advertising/Sales Executives
- Accountant
- Driver

Send your CVs to editor@mmbiztoday.com

Secure Borderlands Needed Before Launch of BCIM Corridor Project

XING YUN

The establishment of the Bangladesh-China-India-Myanmar (BCIM) economic corridor, expected to be a new highlight of Asian regional cooperation, has been put on a fast track.

The four nations involved formally set up a working mechanism to promote cooperation at a meeting in December, coming up with a timetable on promoting the long discussed plan.

Taking Dhaka, Kunming, Kolkata, and Mandalay as four pivots, the designed economic corridor covers parts of Bangladesh, China's Yunnan Province, Myanmar and India's eastern and northeastern regions. This year will be key to realising the blueprint.

Nonetheless, as the BCIM economic corridor spans mostly border areas characterised by poverty, ethnic division and collision, and rampant transnational crimes, both security and development must be ensured during the construction of railway and road networks, logistics centres, industrial parks and scenic areas along the corridor.

Thorny security challenges have to be resolved out of the need for a stable environment in establishing the corridor. Meanwhile, rapid economic development will also help eradicate ethnic division and potential security hazards.

The four nations are confronted with various prominent security problems among their adjacent areas. For instance, drug smuggling, human trafficking, gambling and kidnapping are rampant, making it harder



A soldier from the Kachin Independence Army (KIA) puts on his shoes as he and his comrade cross a stream towards the front line in Laiza, Kachin state.

to manage transnational trade and interaction along the almost 2,000-kilometer-long borderline between China and Myanmar.

The situation is worsened by the conflicts between armed ethnic forces and government army in northern Myanmar. Transnational crime gangs in the Golden Triangle also pose severe dangers. The Mekong River massacre in 2011 plotted by an armed drug cartel led by Naw Kham even suspended the traffic along the golden waterway for a while.

Border areas between China and India have seen spats at times such as the "tent confrontation" in April 2013. And the seven states of northeastern India have been long harassed by ethnic separatists. Some armed rebels fled to Myanmar, and still survive despite joint crackdown efforts.

The Bangladesh-Myanmar border areas are not much better,

flooded with a swarm of refugees caused by ethnic conflicts in Myanmar.

The security issue is one of the main obstacles in constructing the BCIM economic corridor. This undermines the indispensable security and political mutual trust among the four nations.

Continuous cross-border disputes risk halting infrastructure constructions, such as the building of transportation networks, interrupting border trade and scaring away potential investors, which could only weaken the momentum to build the corridor.

All the four countries are at a critical moment of boosting economy, eliminating poverty and improving livelihood, while lasting poverty is the root cause for the high crime rate in those volatile frontier regions.

It's urgent for the four countries to further collaborate with each other especially under the cir-

cumstances of a long-term sluggish global economy. The BCIM economic corridor connecting

South Asia, Southeast Asia and Northeast Asia will move forward to achieve common economic development and prosperity.

There are already some bilateral stability-maintaining mechanisms among the four countries. But this is far from enough. A quadrilateral mechanism should be set up to keep the stability and development of the border areas, enhancing mutual trust and information sharing.

The four should carry out joint transnational crackdown on separatism, terrorism, cross-border crimes, and other security problems that dampen the construction of the corridor.

Only through this can the BCIM economic corridor truly promote development and friendly interaction among the four nations and benefit the en-

tire region.

The author is a Myanmar affairs commentator based in Beijing. Opinions expressed here are the authors own and don't necessarily reflect Myanmar Business Today's editorial policy.

Myanmar Summary

ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ နိုင်ငံများ၏ (BCIM) စီးပွားရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ခြင်းသည် အာရှဒေသ၏ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရေးပါသောအချက်တစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားသည်။

အဆိုပါ ၄ နိုင်ငံအနေဖြင့် လာမည့် ဒီဇင်ဘာလတွင် ပူးပေါင်းဆောင်ရွက်မှုများ အား တိုးမြှင့်ဆောင်ရွက်ရန်အတွက် လုပ်ငန်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်ရာတွင် လည်း စုပေါင်းပါဝင်ခဲ့ပြီး ရေရှည်အစီအစဉ်များအတွက် ပူးပေါင်းလုပ်ဆောင်မှုများကို အရှိန်အဟုန်မြှင့်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းခဲ့သည်။

အဆိုပါပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်ကို ဒါကာ၊ ကုမင်း၊ ကိုလ်ကတ္တားနှင့် မန္တလေးတို့အား ဗဟိုပြုဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုစီးပွားရေးလမ်းကြောင်းသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံနှင့် အိန္ဒိယ၏ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများကို ချိတ်ဆက်ပေးသွားနိုင်မည်ဖြစ်သည်။ ယခု BCIM စီးပွားရေးလမ်းကြောင်းတွင် ကွဲပြားခြားနားသော လူမျိုးစုများ၊ ဆင်းရဲနွမ်းပါးမှု၊ ပဋိပက္ခများ ဖြစ်ပွားပြီး မှုခင်းများဖြစ်ပေါ်နေသော နယ်စပ်ဒေသအများစုပါဝင်နေသည်။ ယင်းဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် မီးရထားလမ်း၊ ကုန်းလမ်း၊ စက်မှုဇုန်နှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ်ကာလအတွင်း လုံခြုံမှုကိုလည်း အသေအချာဆောင်ရွက်သွားရန် လိုအပ်နေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလျင်မြန်ခြင်းကအထက်ပါပြဿနာများကို ဖြေရှင်းရာတွင်အထောက်အပံ့ကောင်းတစ်ရပ်အဖြစ်ရှိနေမည်လည်းဖြစ်သည်။

2014 Taiwan Trade Mission To Myanmar

INVITATION

MAR. 4 & 7

YANGON, MANDALAY

Business Matching With Taiwan Companies

- Window Covering Supplier
- Plastic Impulse Sprinklers, Industrial Personal Protective Products
- Car, Motorbike Parts, Hardware, Mechanical Parts
- POS peripheral, Terminal Printer, Customer Display
- Adhesive Tape
- Enclosures
- Used Trucks, Used Parts, Used Construction Machine
- R.O. Water systems, Water filters, Shower filters
- Laminating Film, Wedding Photo Album
- Doubles Sided Tape Solvent Vinyl, Cold Lamnators
- Generator, Lubricant, Host(Fitting), Excavator Parts, Surveillance
- One time voice IC, Multi time voice IC, Recording IC, Extra long voice IC, Instant voice IC

Schedule

Date	Time	Venue
March 4, 2014 (Tuesday)	10:00 to 16:00	YANGON (Sedona Hotel)
March 7, 2014 (Friday)	10:00 to 16:00	MANDALAY (Sedona Hotel)

Venue Address:
Sedona Hotel
 No.1 Kaba Aye Pagoda Rd, Yankin Township, Yangon.
Sedona Hotel
 No.1, Junction of 26th Street & 66th Street, Chan Aye Tharzan Township, Mandalay.

Organized by:
Bureau of Foreign Trade,
MOEA

Taiwan Trade Center, Yangon
 Union Business Center | အခန်းအမှတ် - ၂၀၆၊ နတ်ဗောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
 Tel: 95-1-8603461, 8603462 Fax: 95-1-8603463
 Email: ttcyangonoffice@gmail.com

Ad by : BOFT

ZICOLaw to Host 2014 ASEAN Forum

KYAW MIN

Singapore-based legal and professional services network ZICOLaw will host a forum themed "AEC - Implications for the Private Sector" in Yangon in March.

The forum will take place at Traders Hotel from 3:30 to 5:30pm on Friday, March 7, ZICOLaw said.

The firm said the forum is "part of its effort to support integration and sharing of experiences amongst the key business players and professional communities in the ASEAN region," and will mark the 1st anniversary of its establishment in Myanmar.

The forum comprises two sessions over two-hours - to be moderated by Desi Anwar, a risk analyst in the ASEAN region who has experience in public affairs, stakeholder management and socio-political risks analysis in Southeast Asia.

In the first session, K Kesavapany, a veteran diplomat from Singapore who previously headed the Institute of Southeast Asian Studies, will provide an overview on the challenges in realising the AEC by 2015. This will be followed by commentaries by a panel of senior

representatives from the public and private sectors who are actively involved in the ASEAN region.

In the second session, Dr Wong Yit Fan, former Country Head of Jardines Matheson in Myanmar, will discuss business opportunities for private sector following the ASEAN Economic Community (AEC). The panelists for this session will comprise private sector players in ASEAN.

The firm previously organised similar regional events in Kuala Lumpur, Jakarta, Ho Chi Minh City, Bangkok and Singapore.

The forum will be followed by a reception cocktail during 5.30 to 7.30 pm.

ZICOLaw said this forum would "increase ASEAN's attractiveness as a region for trade and investment and enhances regional competitiveness."


ZICOLaw's member firms and other associated service providers are located in Kuala Lumpur, Jakarta, Bangkok, Ho Chi Minh City, Phnom Penh, Yangon, Vientiane, Melbourne and Sydney.

Myanmar Summary

စင်ကာပူအခြေစိုက်ဥပဒေအကျိုးဆောင်နှင့်ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုများကွန်ရက်ဖြစ်သည့် ZICOLaw သည်မတ်လတွင်ရန်ကုန်မြို့ AEC - Implications for the Private Sector ခေါင်းစဉ်ဖြင့်ဖိုရမ်တစ်ခုကို ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါဖိုရမ်အား မတ်လ ၇ ရက်၊ သောကြာနေ့တွင် ကုန်သည်ကြီးများဟိုတယ်၌ ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ZICOLaw မှ ပြောကြားခဲ့သည်။

ယင်းဖိုရမ်၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းရှင်များနှင့် အာဆီယံဒေသတွင်းမှ ကျွမ်းကျင်သူများ၏ အတွေ့အကြုံတောင်းချက်ကို မျှဝေပေးမှုနှင့် စုပေါင်းလုပ်ဆောင်မှုများကို အထောက်အကူပြုစေရန်အတွက် ကြိုးပမ်းမှုများထဲမှ အစိတ်အပိုင်းတစ်ခုရပ်လည်းဖြစ်သည်။ ယင်းဖိုရမ်ကို အပိုင်းနှစ်ခုခွဲ၍ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ပထမအပိုင်းတွင် စင်ကာပူနိုင်ငံမှ ဝါရင့်သံအမတ်တစ်ဦးဖြစ်သည့် K Kesavapany က ၂၀၁၅ တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အာဆီယံစီးပွားရေးအသိုက်အမြွှာနှင့်စပ်လျဉ်း၍ စိန်ခေါ်ချက်များကို သုံးသပ်ပြောကြားသွားမည်ဖြစ်သည်။ အာဆီယံဒေသတွင်းတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသော အကြီးတန်းကိုယ်စားလှယ်များ၏ မှတ်ချက်များလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။



Vermont Law School Provides EIA Training to Ministry

SU SU

US-based Vermont Law School has facilitated an Environmental Impact Assessments (EIA) training in Myanmar in a bid to improve the Southeast Asian nation's environmental resources, it said.

The training, sponsored by the Vermont Law Myanmar Environmental Governance Program (MEGP), used a grant from the blue moon fund to support education in Myanmar as it prepares for considerable inflow of foreign investment.

The program, held from February 17 to 21 in Nay Pyi Taw, was attended by the Ministry of Environmental Conservation and Forestry officials.

"Myanmar is experiencing rapid social and economic change," said Martin Cosier, project leader of the MEGP. "After being closed to most of

the world for five decades, new economic opportunities are blossoming for both domestic and foreign investors.

"Building a robust EIA system is an opportunity to ensure that new investments, especially those related to infrastructure and heavy industry, avoid the negative impacts of projects, while ensuring that the positive impacts of economic development are realised by all."

EIAs are used worldwide to ensure that the environmental and social impacts of development projects are considered before projects begin. The assessment system is also key to mitigating environmental impacts of projects during construction, operation and de-commission.

Myanmar Summary

အမေရိကန်အခြေစိုက် Vermont Law School မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

အကျိုးသက်ရောက်မှုလေ့လာဆန်းစစ်ချက်များကို မြန်မာနိုင်ငံသို့ သင်တန်းထောက်ပံ့ပေးခဲ့ပြီး အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များ တိုးတက်လာစေရန်အတွက်ဖြစ်ကြောင်း သိရသည်။

Vermont Law Myanmar Environmental Governance Program (MEGP) မှ သင်တန်းအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင်မှုကို သုံးသပ်ရန်အတွက် လိုအပ်သည့် အသိပညာထောက်ပံ့မှုများကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအစီအစဉ်အား နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှလည်း အဆိုပါ သင်တန်းတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လူမှုရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှာ အလွန်မြန်ဆန်သွက်လက်ကြောင်း Martin Cosier က ပြောကြားခဲ့သည်။

ASEAN Meeting of High Level Task Force on Economic Integration Eyes Free Trade

HTET AUNG

The 25th meeting of Association of Southeast Asian Nations (ASEAN) High Level Task Force (HLTF) on Economic Integration, which aimed at promoting free trade between ASEAN nations, took place in Yangon last week.

Dr San Lwin, deputy minister for national planning and economic development, Lin Hong Hin, deputy secretary general of ASEAN Secretariat and other senior officials from ASEAN member countries.

The meeting discussed ASEAN Economic Community (AEC) Post-2015 Vision, strengthening of the ASEAN Secretariat and AEC scorecard phase 4.

"We discussed mainly on efforts to establish the AEC by 2015 and to access in developing the AEC vision and mission beyond 2015 that will chart our future work," Dr San Lwin said.

"Our preparedness for AEC has completed more than 86 percent of overall."

ASEAN-member states are currently priming for the AEC, which is seen to transform the ASEAN into a single market and

production base in which there is free flow of goods, services, investments, skilled labour as well as capital.

In January, the first Myanmar-host ASEAN Foreign Ministers Meeting (AMM) was held in Bagan, an ancient city in northern Mandalay region.

The AMM Retreat is the first in the series of ASEAN foreign ministers meetings under Myanmar's ASEAN chairmanship in 2014 under the theme "Moving forward in Unity to a Peaceful and Prosperous Community."

ASEAN comprises 10 member countries - Brunei Darussalam, Cambodia, Indonesia, Laos, Malaysia, Myanmar, Philippines, Singapore, Thailand and Vietnam.

Myanmar Summary

၂၅ ကြိမ်မြောက် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးအား လွန်ခဲ့သည့်အပတ်တွင် ရန်ကုန်၌ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါထိပ်သီးအထူးလုပ်ငန်းအဖွဲ့တွင် ဆွေးနွေးပွဲအား အာဆီယံနိုင်ငံများအကြား လွတ်လပ်သောကုန်သွယ်မှုတိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Officials pose for photo during the 25th Meeting of the High Level Task Force on ASEAN Economic Integration (HLTF-EI) in Yangon.

India to Sell \$30-m Sonar Equipment to Myanmar

AYE MYAT

India will sell sonar equipment to Myanmar worth \$29.24 million, Indian Defence Minister AK Antony said last week.

Bharat Electronics Ltd signed a contract for the supply of three "hull-mounted sonars" with the government of Myanmar on January 16, 2013, he said in a written reply in India's parliament.

He said Defence Research and Development Organisation is not involved in export as it has been given the mandate for re-

search and development of various systems and technologies for the use of the armed forces.

Myanmar Summary

အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၉.၂၄ မီလီယံတန်ဖိုးရှိသည့် အသံလှိုင်းဖြင့် ရေအောက်ဝတ္ထုတို့၏တည်နေရာကို ရှာဖွေသောကိရိယာ (ဆိုနာ) အား ရောင်းချသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး AK Antony က လွန်ခဲ့သည့်အပတ်တွင်ပြောကြားခဲ့သည်။ Bharat Electronics Ltd သည်မြန်မာအစိုးရနှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင်သဘောတူစာချုပ်ကိုလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

China's Pipeline Gas Imports Rise 20pc on Year

China imported 1.85 million metric tonnes of natural gas via pipelines in December 2013, a 20.1 percent year-on-year increase, data released by the General Administration of Customs showed.

Customs data records natural gas trade data in metric tonnes (mt), similar to LNG imports. The volume works out to about 2.56 billion cubic meters of pipeline gas imported in December.

Imports from Turkmenistan in December were level from a year earlier at 1.49 million mt, although Uzbekistan gas imports rose over 500 percent to 228,391mt.

China's current gas imports from Turkmenistan and Uzbekistan are transported via the Central Asia-China gas pipeline network that links with state-owned China National Petroleum Corp.'s Second West-East Pipeline in western Xinjiang

province.

In addition, gas imports from Myanmar - which started in August last year via the Myanmar-China pipeline - totalled 102,422mt, more than double the volume in November.

Gas import volumes from Myanmar have steadily ramped up in the last few months on the back of increased output at the deepwater Shwe gas project in the Bay of Bengal.

China's total natural gas pipeline imports in 2013 rose 37.2 percent from 2012 to 20.07 million mt, or about 27.7 Bcm.

Volumes from Turkmenistan surged 22 percent year on year to 17.71 million mt while imports from Uzbekistan rose exponentially to 2.1 million mt.

The most expensive gas came from Myanmar in 2013, with average delivered prices to the Chinese border at \$11.81/MMBtu, according to customs data.



China's Shwe Gas pipeline in Myanmar.

Turkmen gas imports averaged \$9.55/MMBtu while Uzbek supplies were slightly cheaper, at \$8.83/MMBtu.

Platts

တင်သွင်းခဲ့ပြီး သဘာဝဓာတ်ငွေ့တင်သွင်းမှုမှာ ၂၀.၁ ရာခိုင်နှုန်းတိုးတက်လာကြောင်း အကောက်ခွန်အထွေထွေကြီးကြပ်ရေးမှူးအချက်အလက်များအရ သိရသည်။

တက္ကသိုလ်တန်းမှ ဒီဇင်ဘာလတွင် တင်သွင်းမှုများမှာ လွန်ခဲ့သည့်နှစ်တွင် တင်သွင်းခဲ့သည့် ပမာဏအတိုင်းဖြစ်ပြီး မက်ထရစ်တန်ချိန် ၁.၄၈ မီလီယံရှိပြီး ဥရောပကစွတန်မှ ဓာတ်ငွေ့တင်သွင်းမှုမှာ ၅၀၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၂၂၇၉၂၀ တန်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် တက္ကသိုလ်တန်းနှင့် ဥရောပကစွတန်မှ လက်ရှိတွင် သဘာဝဓာတ်ငွေ့များအား အာရှအလယ်ပိုင်း-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်မှတစ်ဆင့်တင်သွင်းမှုပြုလုပ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှုများကို မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့်လွန်ခဲ့သည့်နှစ်ထက်ပိုမိုလွယ်ကူစွာ တင်သွင်းမှုပြုလုပ်ခဲ့ပြီးစုစုပေါင်းတင်သွင်းမှုမှာ မက်ထရစ်တန်ချိန် ၁၀၂၄၂၂ တန်ရှိကြောင်း သိရသည်။

Myanmar Summary

တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပိုက်လိုင်းများမှတစ်ဆင့် သဘာဝဓာတ်ငွေ့ မက်ထရစ်တန်ချိန် ၁.၄၈ မီလီယံ

Weak Spending Shows Japanese Consumer Doubts About Abenomics



Reuters

STANLEY WHITE

Japanese consumers ended last year with a whimper instead of the bang many had expected, reinforcing a nagging worry that the prime minister's aggressive policies are struggling to find support among those key to its success.

Economic growth figures last week added to evidence that concern about job security is holding back consumers, trumping the urge to spend before a rise in the national sales tax rate in April makes goods more expensive.

Although Japan's jobless rate is at a six-year low, the number of contract workers, who are paid less than regular staff, is at

a record high.

That equation is undermining the government's base scenario that consumer spending will boom in the months before the tax hike, fall sharply immediately afterwards and then resume steady growth underpinned by falling unemployment and rising wages.

Such a scenario is key to the broader goal of dragging the sluggish economy out of almost two decades of stagnation marked by grinding deflation and on to a path of sustainable growth.

"We're facing the uncomfortable possibility that consumer spending won't get any better

Myanmar Summary

ဂျပန်နိုင်ငံသည် ဝန်ကြီးချုပ် ရှင်ဒိုအာဘေး တက်လာသည့်အချိန်မှစ၍ ပြုပြင်ပြောင်းလဲမှုများကို တွေ့မြင်ခဲ့ရပြီး ငွေကြေးလှုံ့ဆော်မှု အစီအစဉ်များကို ပြုလုပ်ကာ စီးပွားရေး ကျဆင်းမှုကို ပြန်လည်ဆွဲတင်ရန်အတွက် ဆောင်ရွက်ခဲ့သည်။ လွန်ခဲ့သည့်နှစ်တွင် ဂျပန်နိုင်ငံ၏ စားသုံးမှုတန်ဖိုးကို သုံးသပ်ကြည့်သောအခါ ပညာရှင်များ ခန့်မှန်းထားသကဲ့သို့မဟုတ်ဘဲ ကျဆင်းလာခဲ့ပြီး ဝန်ကြီးချုပ် ရှင်ဒိုအာဘေး၏ ပေါ်လစီများအပေါ်၌ လည်း စိုးရိမ်မှုများရှိလာခဲ့သည်။ လွန်ခဲ့သည့် အပတ်တွင် ထုတ်ပြန်ခဲ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အချက်အလက်များအရ အလုပ်အကိုင်ဖူလုံမှုအတွက် စိုးရိမ်မှုများသည် စားသုံးမှုအပေါ်တွင် သက်ရောက်မှု

Contd. P 14... (Weak Spending)

Contd. P 14... (Weak Spending)

EXECUTIVE OFFICE SPACE IN THE HEART OF YANGON



84 PAN HLAING STREET
SANCHAUNG TOWNSHIP, 11111 YANGON



Example of office decoration

OFFICE SPACE TO LET

The office building is located in Yangon's business district in close proximity to public transport and key amenities.

5 FLOORS AVAILABLE - 528 SQUARE METRES PER FLOOR

FOR FURTHER INFORMATION EMAIL office@uniteam-yangon.com
OR VISIT facebook.com/officespaceyangon



UNITEAM MARINE

AVAILABLE MAY 2014

Vietnam and Myanmar Lead Southeast Asia Airline Surge

GREGORY POLEK AND
BILL CAREY

Southeast Asian carriers VietJetAir and Myanmar Airways maintained the region's strong growth-curve recently, announcing new airliner deals worth almost \$7.4 billion. At the Singapore Airshow, Vietnam's VietJetAir gave Airbus a \$6.4 billion contract covering firm orders for 42 A320neos, 14 A320ceos and seven A321ceos. Also, GE Capital Aviation Services (GECAS) and Myanmar state-owned flag carrier Myanmar Airways signed a \$1 billion leasing agreement for 10 Boeing 737-800 and 737 Max models.

The VietJetAir deal includes purchase rights for another 30 airplanes and accompanies lease contracts covering seven more A320-family airplanes from third parties. It calls for delivery of the first current generation A320 this year and the first A320neo in 2018.

Nguyen Thi Phuong Thao, vice chairwoman and CEO of VietJetAir, and Airbus president Fabrice Brégier signed the final papers at the show. Dinh La Thang, Minister of Transport of Vietnam, and Le Luong Minh, Secretary General of ASEAN, witnessed the signing.


Myanmar Airways will take delivery of six Boeing 737NGs from GECAS, the commercial aircraft leasing and financing arm of GE, between 2015 and 2017; deliveries of four 737

Max 8s with CFM International Leap-1B engines will follow through 2020. The value of the aircraft is \$960 million at list price. The transaction represents one of the largest investments by a US company in Myanmar since the two countries re-established diplomatic ties in 2012, said Norman Liu, GECAS president and CEO.

In business for a little more than two years, VietJetAir already has grown to command 26.2 percent of Vietnam's domestic market share. It now flies 11 leased A320s on 16 domestic and four international routes. Registering average load factors of 90 percent, the airline recorded profits during its second year of operation.

"The A320 has proven to be extremely efficient in service with VietJetAir and is a favorite with our passengers," said VietJetAir managing director Luu Duc Khanh. "Based on this experience, we look forward to developing our business across the Asia-Pacific region. Airbus will be our strategic partner and provide us with the most economic and comfortable aircraft and coordinate with VietJetAir in relevant training programs."

Bregier referred to VietJetAir as one of the fastest growing airlines in the region and a ris-



Sealing the deal for 10 Boeing 737s aircraft recently in Singapore were (left to right): Myanmar Airways managing director Capt. Than Tun, Gecas president and CEO Norman Liu, Myanmar transport minister HE Nyan Htun Aung, US Ambassador to Myanmar Derek Mitchell and Gecas executive v-p marketing Mike Jones.

ing star in the low-fare market segment, thanks largely to explosive traffic growth in Vietnam. Airbus projections call for at least 10 percent annual traffic growth in Vietnam over the next 20 years.

Going to Japan

Myanmar's transport minister described the contract, which was announced before the Singapore Airshow opened, as the largest such transaction in the country's aviation history.

At the press conference Nyan Htun Aung, Myanmar union minister for transport, said Myanmar Airways will serve destinations in Japan with the 737s, enabling the carrier to "reenter

the international market—with the support of our good friends, GECAS." The airline initially leased two Embraer E190s from Gecas in 2012. The minister said international travel through Myanmar grew by 34 percent last year but domestic airlines are capturing only 10 percent of that traffic. "We need to increase that," he said, describing the transaction as the largest in the country's aviation history. AIN

Myanmar Summary

အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံနီးပါး တန်ဖိုးရှိသည့် လေကြောင်းလိုင်းသဘောတူညီသစ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခြင်းဖြင့် အရှေ့တောင်အာရှ၏ လေကြောင်းလိုင်း

များဖြစ်သော VietJetAir နှင့် Myanmar Airways တို့သည် အရှေ့တောင်အာရှ၏ လေကြောင်းလိုင်းများ ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်နိုင်တော့မည်ဖြစ်သည်။ Singapore Airshow တွင် ဝိယက်နမ်၏ VietJetAir သည် Airbus နှင့် လေယာဉ်မှာယူမှုများအတွက် အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံ သဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့ပြီး GE Capital Aviation Services (GECAS) နှင့် မြန်မာနိုင်ငံပိုင် မြန်မာ့လေကြောင်းတို့ကလည်း ဘိုးအင်း 737-800 နှင့် 737 Max ဖော်ဒ်လေယာဉ်များအား ငှားရမ်းသွားရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ VietJetAir ပြုလုပ်ခဲ့သော သဘောတူညီချက်တွင် နောက်ထပ် လေယာဉ်အစီး ၃၀ ဝယ်ယူခွင့်နှင့် လေယာဉ်ငှားရမ်းခွင့်တို့ပါဝင်ကြောင်း သိရသည်။

VietJetAir ၏ ဒုတိယဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ Nguyen Thi Phuong Thao နှင့် ဦးဆောင်သူ Fabrice Brégier တို့က သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဝိယက်နမ်နိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး Dinh La Thang နှင့် အာဆီယံ၏ အတွင်းရေးမှူးချုပ် Le Luong Minh တို့သည်လည်း အဆိုပါလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည်။

မြန်မာ့လေကြောင်းသည် GECAS မှ ဘိုးအင်း 737NGs လေယာဉ် ၆ စင်းကို ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်အတွင်း ငှားရမ်းသွားမည်ဖြစ်သည်။ လေယာဉ်များ၏ တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၉၀၀၀၀၀နီးအထိ ရှိကြောင်းလည်း သိရသည်။ ယခုကဲ့သို့ လေယာဉ်များအငှားချထားပေးခြင်းသည် မြန်မာနိုင်ငံတွင်းအကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုများအနက်မှ တစ်ခုပင်ဖြစ်ကြောင်း သိရသည်။

From page 13... (Weak Spending)

before the tax hike," said Norio Miyagawa, senior economist at Mizuho Securities Research & Consulting Co.

"The jobs market is improving, but the problem is non-regular workers. This could be behind disappointing spending."

The government, which has played an unusually prominent role in lobbying companies to raise wages, could come under pressure to use more structural economic reforms to broaden growth and reverse labour market reforms that could increase contract workers.

The Bank of Japan could face calls to ease policy but can likely fend off the pressure, arguing that its economic forecasts already take into account swings in consumer spending. It unleashed a programme last year of massive cash injections into the economy that is now bigger than that of the US Federal Reserve.

GDP figures showed that Ja-

pan's private consumption grew a weaker-than-expected 0.5 percent in the fourth quarter of last year. This confounded expectations for 0.7 percent growth.

Overall economic growth in the October-December period was much lower than expected at 0.3 percent.

Purchases of cars were the main reason for the increase in consumption, but Japanese spent less on clothes and food, which pessimists say is a sign of weakening confidence because it suggests lower income earners are holding back.

In December, consumer sentiment hit the lowest level in just over a year due to a spreading fear that wages will stop improving, Cabinet Office data showed.

A six-year-low jobless rate of 3.7 percent should, in theory, give consumers confidence to spend. But new jobs are going to contract workers, who earn on average only a third of what regular employees get paid.



In December, contract workers made up a record 37.5 percent of the workforce, up from 35.3 percent at the start of the year. During that time, the ratio of regular workers fell to 62.5 percent from 64.7 percent.

When Japan last raised the sales tax in 1997, contract workers accounted for around 23 percent of the workforce.

Compounding the problem, Abe is pushing legislation that would make it easier for compa-

nies to replace regular employees with contract workers.

The aim of the legislation is to make the labour force more mobile and flexible, but this could backfire by hurting consumption, just as it did when the ruling Liberal Democratic Party first expanded the number of contract workers in the early 2000s.

Abe's government will raise the national sales tax of 5 percent – the lowest equivalent

consumption tax alongside Canada in the OECD – to 8 percent in April to pay for health-care costs in one of the world's fastest ageing societies. Reuters

From page 13... (Weak Spending)

ရိုနေပြီး ဧပြီလတွင် ရောင်းခွန်များကို တိုးမြှင့်သွားမည်ဖြစ်သည့်အတွက် ကုန်စည်များအနေဖြင့် ဈေးနှုန်းပိုမိုမြင့်တက်လာမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းထားမှာ မြင့်တက်နေပြီး သာမန်ဝန်ထမ်းတစ်ဦးရရှိသည့်ဝင်ငွေထက် လျော့နည်းသော ကန်ထရိုက်အလုပ်သမားများအရေအတွက်မှာ အလွန်မြင့်မားနေကြောင်းလည်း သိရသည်။ အခွန်နှုန်းထားကို တိုးမြှင့်မကောက်ခံမီကာလများအတွင်း စားသုံးသူသွေးစွဲမှုမှာ တိုးတက်ဖွယ်ရှိပြီး အခွန်နှုန်းထားကို တိုးမြှင့်မကောက်ခံသည့်အခါ စားသုံးမှုများကျဆင်းသွားမည်ဖြစ်ကာ ထို့နောက်တွင် အလုပ်လက်မဲ့နှုန်းလည်း တဖြည်းဖြည်းကျဆင်းလာနိုင်မည်ဖြစ်သည်။ လုပ်ခနှုန်းထားများလည်း မြင့်တက်လာကာ တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သွားရန် မျှော်မှန်းထားခြင်းပင်ဖြစ်သည်။

The MIC Permit Quandary: Top Five Mistakes When Applying

WAI LINN KYAW

Despite Myanmar being the “final frontier” for investments there are some sombre obstacles that foreign investors are bound to face as they prepare to pour in their money in the formerly-shunned Southeast Asian nation. The first hurdle comes when they apply to get an MIC Permit, an investment licence issued by the Myanmar Investment Commission that can command a significant amount of resources from the investors.

“The whole process of evaluation by the MIC is frontloaded. Everything is checked at the beginning of the process, such as land use, approvals from other ministries, environmental issues, capitalisation and the coherency of the financial projections. That makes for slow progress,” Edwin Vanderbruggen, a partner at VDB Loi, one of Myanmar’s leading law and advisory firms, told Myanmar Business Today.

“Some investors are poorly prepared. They underestimate the process.”

VDB Loi, in a recent client briefing note, elaborated some common mistakes investors make, which in turn leads to spending a lot of time and wasting valuable resources.

Not checking land use rights

“The MIC will verify at an early stage whether an investor has the right to use the land they plan to use. Whether it’s a plot of land they plan to build something on, a warehouse they sublease, or a terrain they will use as a plantation, the MIC will verify the legal merits of their use, which includes the lease agreement, the master lease (if any) and the land rights holder’s title (for lack of a better word) documentation,” Edwin wrote in the briefing note.

He said that for the investor to check everything in advance sounds straightforward enough, but it isn’t.

“Land due diligence is one of the toughest things to do in Myanmar, for various reasons. First of all, the land law is (mostly) quite dated, it is scattered across many different laws and regulations, and there are massive gaps between theory and practice. Secondly, land owners are often, for one reason or another, reluctant to produce



See Zeya Tun/Reuters

copies of their documents for inspection,” Edwin wrote.

Finally, in some cases, misunderstandings of laws and regulations by local land owners surface when the MIC gets involved, he added.

Financial projections do not meet MIC

“MIC have no time to familiarise themselves with each individual applicant’s way of presenting the cash flow statement, capital expenditures, or loan repayment schedule. Our firm learned early on

Edwin said MIC keeps an increasingly close watch on the financing of investment projects, particularly to make sure that sufficient capital (equity) is used.

Although the 2012 Foreign Investment Law does not impose any minimum capital or debt-to-equity restrictions, the MIC can set the policy by requiring applicants for an MIC Permit to increase the proposed capital of a project before granting its approval.

“Until now, our experience has been that the ratio the MIC

“The whole process of evaluation by the MIC is frontloaded. Everything is checked at the beginning of the process, such as land use, approvals from other ministries, environmental issues, capitalisation and the coherency of the financial projections. That makes for slow progress.”

that to save time, you need to follow the structure the MIC likes to see,” Edwin said.

If the financial projections are prepared by the people that directly liaise with the MIC and who have experience in doing so, investors again save precious time and costs, he added.

Insufficient capital

agrees to will depend on the nature or business sector of the project and its particular financial planning.”

Other ministry approval

Edwin said many investors think that the MIC is “a kind of onestop service.”

“In reality, investors almost always need to secure approvals

from other relevant ministries before the MIC process can proceed, or sometimes even before it can be started. A thorough understanding of the internal workings of the government is a prerequisite to complete the MIC process swiftly.”

Running out of time

The problem of running out of time is more a miscalculation than a mistake as such, but it “is a potential deal killer,” Edwin said.

“Very often, investors have had to take on commitments to local partners, customers or the government based on overly optimistic timeframes to get operational.

“The best way to speed up the process is to use a highly responsive team resident in Nay Pyi Taw to keep in contact with the relevant Ministries on a daily basis. Depending on the situation, clients should also consider setting up the company before completing the MIC process so that some essential preparations, such as opening bank accounts and applying for an Importer/Exporter Card can already be completed.”

Myanmar Summary

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အလားအလာကောင်းများရှိနေသောဈေးကွက်တစ်ခုဖြစ်သော်လည်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်ချက်များလည်းရှိနေသည်။ ပထမဦးဆုံးအခက်အခဲမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လုပ်ငန်းဆောင်ရွက်မှုခွင့်ပြုချက်လျှောက်ထားရာတွင်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံကော်မရှင်မှ လုပ်ငန်းအကဲဖြတ်သုံးသပ်ရာတွင် အကဲဖြတ်လုပ်ငန်းစဉ်၏ အစပိုင်းတွင် မြေယာအသုံးပြုမှု၊ အခြားဝန်ကြီးဌာနမှခွင့်ပြုချက်များ၊ သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များ၊ ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုနှင့် အရင်းအနှီးထည့်ဝင်မှုအဆင့်များအစရှိသည့်အချက်များအားလုံးကို စိစစ်သုံးသပ်ကြောင်းနှင့် ထိုအတွက်ကြောင့် အချိန်ကြာမြင့်မှုရှိခြင်းဖြစ်ကြောင်း VDB Loi မှ အဖွဲ့ဝင်ဖြစ်သည့် Edwin Vanderbruggen က Myanmar Business Today သို့ ပြောကြားခဲ့သည်။ အချို့ရင်းနှီးမြှုပ်နှံသူများသည် ကောင်းမွန်စွာ ပြင်ဆင်ထားမှုမရှိကြောင်းနှင့် လုပ်ငန်းစိစစ်သုံးသပ်မှုကို လျော့တွက်ထားကြောင်းနှင့် ကပြောကြားခဲ့သည်။ VDB Loi မှ ရင်းနှီးမြှုပ်နှံသူများပြုလုပ်လေ့ရှိသည့်အမှားအချို့ကို ဖော်ပြခဲ့ပြီး အဆိုပါအမှားများကြောင့် ပြန်လည်ပြင်ဆင်ရန်အချိန်များစွာယူရပြီး ပြန်လည်ပြင်ဆင်မှုအတွက် အချိန်ယူခြင်းသည် မည်သည့်ရင်းနှီးမြှုပ်နှံသူအတွက်မဆို စိတ်ရှုပ်ထွေးစရာပင်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းအဆိုပြုလွှာလျှောက်ထားသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အသေအချာပြင်ဆင်၍ အဆိုပြုလျှောက်ထားပါက အချိန်ကုန်ငွေကုန်သက်သာစေနိုင်မည်ဖြစ်သည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကနဦးအဆင့်မှာတွင်ပင် ရင်းနှီးမြှုပ်နှံသူများစိစစ်ထားသည့် မြေယာအသုံးပြုခွင့်ရှိမရှိကို အတည်ပြုပေးနိုင်မည်ဖြစ်သည်။ အဆိုပါမြေတွင်တစ်စုံတစ်ခု တည်ဆောက်ရန်ဖြစ်စေ၊ စိုက်ပျိုးမှုပြုလုပ်ရန်ပင်ဖြစ်စေ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကယင်းမြေအား တရားဝင်အသုံးပြုခွင့်ရှိမရှိကို အတည်ပြုပေးသွားမည်ဖြစ်သည်။ အဆိုပါအချက်တွင် မြေယာငှားရမ်းခွင့်သဘောတူညီမှုနှင့် လိုအပ်သည့်အချက်အလက်များလည်းပါဝင်သည်။ ရင်းနှီးမြှုပ်နှံသူအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလျှောက်ထားရာတွင် အရာအားလုံးကို အသေအချာစိစစ်ရန် လိုအပ်ပြီး မြေယာကိစ္စရပ်မှာ မြန်မာနိုင်ငံတွင် အခက်ခဲဆုံးကိစ္စရပ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်လည်း များပြားလှစွာသော လုပ်ငန်းအဆိုပြုလျှောက်ထားလွှာများအား အကန့်အသတ်ဖြင့်သာရှိသော အရင်းအမြစ်များဖြင့် စိစစ်သုံးသပ်ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတစ်ဦးချင်းစီ၏ ရင်းနှီးမြှုပ်နှံငွေစီးဆင်းမှု၊ ငွေလုံးငွေရင်းအသုံးစရိတ်ချေးငွေပြန်လည်ပေးဆပ်မည့်အချိန်လေးအစရှိသည့်အချက်များနှင့် ကျွမ်းဝင်မှုရှိလာရန်အတွက်လည်း လွန်စွာပုံစံအချိန်နည်းပါးသည်။

Mining for Value: Sensible Investment



DAVID MAYES

I write a lot about the perils of the stock market in the current environment, but I am often asked if there are not any corners of the world markets where value can be found.

With the above disclaimer in mind, if you have a long time frame it is certainly a good bet to allocate a small portion of your investment portfolio into a diversified selection of stocks in the mining sector at the moment.

As often happens, what were once darlings of the investment often become despised to the point that they become extremely undervalued. I think the resource sector in general is so beaten down that while they will likely trade even lower if the market crashes, the downside risk of these firms is greatly diminished at these levels compared to the risk in the broader markets.

Looking at the ten largest gold mining firms we start with Goldcorp, the Canadian company generally regarded as the largest gold company in the world. Their stock has a price to book ratio

of about 1.3 at the time of this writing. Newmont Mining, the largest American gold mining company, has a price to book ratio of 0.92. Keep in mind this is a \$10 billion company, and it's shares can be had for less than the amount of underlying gold and other assets that they represent an interest in.

A little further down the list of the world's largest miners we find Kinross Gold from Canada trading at 0.81 times book value and their compatriots Eldorado Gold and Yamana Gold trading at a multiples 0.77 and 0.88, respectively. Gold fields from South Africa trading at 0.65 times book value comes in as the best value of the "Big Ten" gold mining companies.

I would diversify as much as possible and not only look at these largest mining companies, but also some of the smaller ones. There are plenty of them to choose from but again you need to be careful to overexpose yourself. They have a saying that markets can remain irrational longer than you can stay solvent. What this means is that even though from a valuation or fundamental analysis perspective these stocks are all buys at these levels, it may take quite some time for this value to be realised.

Textbook financial planning says a 10-12 time horizon should be the minimum when looking at stock investments. This doesn't mean you may not get lucky and be able to cash out with a nice gain after one year, but that you should not get involved with any money you need back in this time frame in the event it takes that long for the value to become recognised again by the market.

David Mayes MBA provides wealth management services to ex-



Engineers stand next to the open pit gold mine of Goldcorp in Penasquito, Mexico.

patriates throughout Southeast Asia, focusing on UK Pension Transfers. He can be reached at david.m@faramond.com. Faramond UK is regulated by the FCA and provides advice on pensions and taxation.

Myanmar Summary

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သတိထားသင့်သောအချက်တစ်ချက်မှာ စတော့ရှယ်ယာများ၏တန်ဖိုးပမာဏအပေါ် ချင့်ချိန်သုံးသပ်မှုပင်ဖြစ်သည်။ စတော့ရှယ်ယာများကို မူလဈေးနှုန်းထက် အဆများစွာ ပိုမြင့်မြားသည့်အနေအထားဖြင့် စတော့ဈေးကွက်တွင် ရောင်းဝယ်မှုပြုလုပ်နေကြသည်။ လုပ်ငန်းအတော်များများ၏ စတော့ရှယ်ယာဈေးနှုန်းများမှာ မူလဈေးနှုန်းထက် များစွာပိုမြင့်မြားနေပြီး စတော့ဈေးကွက်ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်လိုအား အဆမတန် မြင့်တက်လာမှု

ကြောင့် ယင်းသို့ ဈေးနှုန်းတန်ဖိုးဖြတ်မှုမှာ လွန်ကဲနေခြင်းဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့ဈေးကွက်များတွင် အလွန်အကျွတ်တန်ဖိုးဖြတ်မှုမရှိသလို (သို့မဟုတ်) မူလစတော့ဈေးနှုန်းနှင့် မကွာခြားသောကဏ္ဍလည်း ရှိနေသည်။ ယင်းကဏ္ဍမှာ သတ္တုတွင်းလုပ်ငန်းများပင်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကာလအလွန်တွင် သတ္တုတွင်းလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံသူများ၏ အဓိကအာရုံစိုက်ရာ လုပ်ငန်းမဟုတ်တော့ဘဲ ၎င်းတို့အနေဖြင့် ယခုအခါ လုပ်ငန်းအား အခြေခိုင်မာရန်အတွက် ဆောင်ရွက်နေပြီး ယနေ့ခေတ်တွင် စတော့ရှယ်ယာများအား တန်ဖိုးလျော့ချ၍ ရောင်းချပေးခြင်းမှာ အလွန်အလွန်ရှားပါးသောအနေအထားပင်ဖြစ်သည်။

ယခင်က သတ္တုလုပ်ငန်းများအား ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားခဲ့ကြသော်လည်း ယခုအခါ စိတ်ဝင်စားမှုလျော့နည်းလာသည့်အတွက်

သတ္တုတွင်းလုပ်ငန်းများ၏ ရှယ်ယာဈေးနှုန်းများအား မူလဈေးနှုန်းထက်ပင် လျော့ချ၍ ကုန်သွယ်မှုပြုလုပ်နေကြသည်။ ကမ္ဘာ့အကြီးဆုံးသတ္တုတွင်းကုမ္ပဏီဟု သတ်မှတ်နိုင်သော ကနေဒါကုမ္ပဏီဖြစ်သည့် Goldcorp ၏ ရှယ်ယာဈေးနှုန်းအချိုးကို သုံးသပ်ကြည့်လျှင် မူလဈေးနှုန်းထက် ၁.၃ သာ ဈေးနှုန်းပိုမြင့်နေပြီး အမေရိကန်ဒေါ်လာဖြင့် အလွန်အလွန်အားနည်းနေသည့် Newmont Mining ၏ ရှယ်ယာဈေးနှုန်းမှာ မူလရှယ်ယာဈေးနှုန်းထက်ပင် လျော့ချ၍ ၀.၉၂ ဖြင့်သာ ကုန်သွယ်မှုပြုလုပ်နေသည်။

သို့သော်လည်း သတ္တုတွင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများနောက်ထပ် သိထားသင့်သည့်အချက်တစ်ချက်မှာ အဆိုပါကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ၁၀ နှစ်ကျော်မျှ အချိန်ကြာမြင့်ပြီး ကာလရှည်သဘောမျိုးဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စောင့်ဆိုင်းရန်အတွက် လိုအပ်သည်။ အကယ်၍ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုရင်းနှီးမြှုပ်နှံမှုအတွက် အဆိုပါအချိန်အတွင်း လုံလောက်သော အရန်ငွေကြေးမရှိပါက သတ္တုတွင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု မပြုသင့်ပေ။

TRADE MARK CAUTION

CAIXA D'ESTALVIS I PENSIONS DE BARCELONA, a company incorporated under the laws of Spain, and having its principal place of business at Avinguda Diagonal, 621-629 08028, Barcelona, Spain, is the Owner and Sole Proprietor of the following Trademark:-



Reg. No. 4/1384/2011

in respect of "Insurance; financial affairs; monetary affairs; real state affairs."

Any fraudulent imitation or unauthorized use of the said Trademark will be dealt with according to law.

U Nyunt Tin Associates International Limited Intellectual Property Division P.O. Box 952, Yangon, Myanmar. Tel: 959 4500 59 247, Email: info@untlaw.com Partnership in practice with WINCO Vietnam International Patent, Trademark & Copyright Law Firm 343 Doi Can str., Ba Dinh dist., Hanoi, Vietnam Tel: 844-37628119, Fax: 844-37628120 Email: winco@fpt.vn , Website: www.wincolaw.com.vn For: CAIXA D'ESTALVIS I PENSIONS DE BARCELONA Dated: 27 February, 2014.

TRADE MARK CAUTION

Closed Joint Stock Company "BIOCAD", a company incorporated under the laws of Russia, and having its principal place of business at Russia 198515, Saint Petersburg, Petrodvortsoviy district, Strelna, Svyazi st., bld. 34, liter A, is the Owner and Sole Proprietor of the following Trademark:-



Reg. No. 4/9710/2013

in respect of "Class 5: Pharmaceutical preparations."

Any fraudulent imitation or unauthorized use of the said Trademark will be dealt with according to law.

U Nyunt Tin Associates International Limited Intellectual Property Division Tel: 959 4500 59 247, Email: info@untlaw.com Partnership in practice with WINCO Vietnam International Patent, Trademark & Copyright Law Firm Email:winco@fpt.vn, Website: www.wincolaw.com.vn For Closed Joint Stock Company "BIOCAD" Dated: 27 February, 2014.

Thai Oil Eyes Myanmar; Prepares to Invest in ASEAN

HTET AUNG

Thai Oil Pcl, Thailand's top oil refiner, is targeting Myanmar for its investments in a bid to expand its footprint in the ASEAN region, a top company executive said.

The company, nearly half owned by Thailand's state-controlled PTT Pcl, is keen to upgrade two oil refineries in Myanmar, which has capacity of about 20,000 barrels per day (bpd) each, Chief Executive Officer Veerasak Kositapaisal told a news conference.

He said Thai Oil is preparing for investments in ASEAN to welcome the upcoming ASEAN Economic Community (AEC), which will take effect next year, adding that his company is also eyeing Indonesia for investments.

The Myanmar government has invited the PTT Group to visit the country, while Thai Oil offered a bid to modernise the two aging oil refineries near Yangon. Myanmar is expected to announce its selection of the bid winner within this year.

Thai Oil has also signed an initial collaboration agreement with Pertamina, Indonesia's state oil and natural gas mining company owning all refineries in the country with a total production capacity of 1.2 million barrels.

Thailand's demand for oil this

year is expected to grow only 0.8 percent due to the country's decelerating economy, or 139 million litres per day, most of which is diesel, at 57 million litres per day.

Thai Oil said its 275,000 barrels-per-day (bpd) refinery will run at 95 percent of capacity this year, lower than last year, mainly due to a 55-day maintenance shutdown from June.

Myanmar Summary

ထိုင်းနိုင်ငံ၏ ထိပ်တန်းရေနံချက်လုပ်ငန်းဖြစ်သည့် Thai Oil Pcl သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်သွားရန် စီစဉ်နေပြီး အာဆီယံဒေသတွင် လုပ်ငန်းပိုမိုတိုးချဲ့ဆောင်ရွက်လာနိုင်ရန် အတွက်ဖြစ်ကြောင်းကုမ္ပဏီ အမှုဆောင်

တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါကုမ္ပဏီသည် ထိုင်းနိုင်ငံပိုင် PTT Pcl မှ ရှယ်ယာထက်ဝက်နီးပါးပိုင်ဆိုင်ပြီး မြန်မာနိုင်ငံရှိ ရေနံချက်စက်ရုံနှစ်ခုအား အဆင့်မြှင့်တင်မှုပြုလုပ်သွားလိုကြောင်း အမှုဆောင်ချုပ်ဖြစ်သူ Veerasak Kositapaisal ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ရေနံချက်စက်ရုံများမှ တစ်နေ့လျှင် ရေနံ စည်ပေါင်း ၂၀၀၀၀ အထိချက်လုပ်ပေးနိုင်ကြောင်းလည်း သိရသည်။ Thai Oil Pcl အနေဖြင့် အာဆီယံစီးပွားရေးအသိုက်အမြုံကို ကြိုဆိုရန်အတွက် အာဆီယံဒေသတွင်း၌ ရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ်သွားရန်ပြင်ဆင်နေပြီး ကုမ္ပဏီအနေဖြင့် အင်ဒိုနီးရှားတွင် လည်းရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ်သွားရန် မျက်စိကျနေကြောင်းလည်း ပြောကြားခဲ့သည်။



Reuters

Indian Envoy Calls for Boosting India-Myanmar Trade

SU SU

Indian Ambassador to Myanmar Gautam Mukhopadhaya requested the government of India's northeastern state of Mizoram to take all steps to boost the trade with neighbouring Myanmar, officials said.

The envoy during his two-day visit to Mizoram held a series of meetings with Chief Minister Lal Thanhawla, Chief Secretary L.Tochhong, top officials, besides leaders of Mizoram Chambers of Commerce and Industries, IANS reported.

They discussed strategies on how to carry out India-Myanmar border trade in a more useful manner.

"India and Myanmar have good neighbourly relations. Using these favourable situations, India has a huge scope to increase its trade and business with Myanmar," an official quoted Mukhopadhaya as saying in the meeting.

Mukhopadhaya said that Mizoram has the potential to serve the needs of Myanmar in education, health, power supply and industries sectors.

The visiting ambassador suggested that the Mizoram exporters may try exporting goods which have excellent market value in Myanmar.

Officials, traders and businessmen requested Mukhopad-

haya to make operational the Zokhawthar border trade centre in western Mizoram at the earliest.

Mukhopadhaya also mentioned that he would soon visit Kaladan Multi-modal Transit Transport Project (in Myanmar), being developed with Indian investment to ferry goods between northeast India and abroad via Myanmar.

Mizoram shares international border of 404km with Myanmar and 318km with Bangladesh.

Myanmar Summary

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ဖြစ်သည့် Gautam Mukhopadhaya က အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာရန်အတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရန်အိန္ဒိယအစိုးရသို့ တိုက်တွန်းခဲ့ကြောင်းသိရသည်။ သံအမတ် Gautam Mukhopadhaya သည် မစ်ဇိုရန်သို့ ၂ ရက်တာသွားရောက်လည်ပတ်ခဲ့ပြီးမစ်ဇိုရန်ပြည်နယ်၏ဝန်ကြီးချုပ် Thanhawla ၊ အတွင်းရေးမှူးချုပ် L.Tochhong၊ ထိပ်တန်းအမှုဆောင်များအပြင်မစ်ဇိုရန်ပြည်နယ်၏ကုန်သည်ကြီးများနှင့်စက်မှုလက်မှုအသင်းမှအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသကုန်သွယ်ရေးတိုးတက်လာစေရန်အတွက်မဟာဗျူဟာများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

From page 15... (Thai Economy)

"The longer the power vacuum lasts, the worse it will be for the Thai economy," said Krystal Tan, Asia economist at Capital Economists, who doubts growth will top 3 percent this year.

"Spending restrictions on the caretaker government leave it with limited ammunition to boost the economy," she added in a note.

As well as the big-ticket infrastructure items now facing delays, the government will also be unable to pursue the populist policies that brought Yingluck to power in 2011.

A controversial rice subsidy that has run into funding problems cannot be renewed when it expires this month, which will hit rural demand.

"Another major downside risk to growth from government spending is the inability to pay the rice farmers under the pledging scheme when many of them are already facing a liquidity problem," said Santitarn Sathirathai, an economist at Credit Suisse in Singapore. "Even the cautious economists

in the market, including ourselves, have not fully factored this issue in."

This time it's different

While 11 people have been killed in sporadic clashes between protesters, security forces and government supporters, the unrest has so far been less violent than during the country's last major spasm of street protests in four years ago.

More than 90 people were killed in April and May 2010, but despite that foreign direct investment jumped 88 percent that year, the stock market surged 41 percent and the economy bounded ahead by 7.8 percent, its best performance in 15 years.

Back then, China, the biggest market for exports that make up 60 percent of the Thai economy, was roaring back from the global financial crisis at a stimulus-fuelled, double-digit clip, while domestic private investment was picking up.

Though it expanded 7.7 percent last year, China's growth narrowly missed a 14-year trough.

The chill for Thailand is even more evident in private investment, which fell 13.1 percent in the fourth quarter of 2013 from a year earlier, and the National Economic and Social Development Board sees it rising just 3.8 percent this year.

In 2010, private investment rose nearly 14 percent.

Tourism, whose share of Thailand's economy has been grown in recent years to account for around 10 percent of GDP, has been suffering. Just last week, Starwood Hotels & Resorts Worldwide Inc warned that political unrest had "significantly" hurt its business in January.

Of greater concern over the longer-term however, is the rapid accumulation of debt by Thai consumers, who splurged on loans for house and car purchases in recent years.

Household debt is now equivalent to around 80 percent of GDP, up from 56 percent at end of 2008, and the Bank of Thailand warned this month it was likely to rise further as consumer loan growth may be faster than economic growth.

That is likely to depress

consumer confidence, which dropped for a 10th straight month in January, even after the political crisis is resolved, and will limit the ability of the central bank to cut interest rates too far to prop up growth.

"When we get some kind of resolution, tourism tends to recover very quickly," said Nomura's Paracuelles.

"But what I would caution is that maybe the recovery is not going to be as quick from the private consumption side as previous episodes have suggested, because the difference now is we have very leveraged households, which are spending a lot of their disposable income just to service that level of debt." Reuters

Myanmar Summary

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကောင်းမွန်ခဲ့ပြီး စတော့ဈေးကွက်ဆောင်ရွက်မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကလည်း တိုးတက်လာခဲ့သည်။

သို့သော်လည်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကြောင့် သက်ရောက်မှုအများအပြားရှိနေ

သည့်အထဲမှ တစ်ခုသောအကြောင်းအရာမှာ အစိုးရ၏ အဓိကစီမံကိန်းများတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေသလို ခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်စေသည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးပြန်လည်တည်ငြိမ်သွားခဲ့ပါကလည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအားနည်းခြင်းနှင့် အိမ်ထောင်စုကြေးမြီများမြင့်တက်လာမှုတို့ကြောင့် ၎င်း၏စီးပွားရေးမှာ ချို့ယွင်းအားနည်းနေဦးမည်ဖြစ်သည်။ နိုင်ငံရေးမတည်မငြိမ်မှုကြောင့် နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုအားသုံးသပ်ကြည့်ရာတွင် စုစုပေါင်းပြည်တွင်းထုတ်ကုန်တွင် ပါဝင်သည့် ကဏ္ဍအားလုံးတွင် သက်ရောက်မှုများရှိနေကြောင်း Nomura မှ အကြီးတန်းစီးပွားရေးပညာရှင် Euben Paracuelles က ပြောကြားခဲ့သည်။

ထိုသို့စီးပွားရေးအပေါ် သက်ရောက်မှုအများအပြားရှိသည့်အချက်များမှ စိုးရိမ်စရာအကောင်းဆုံးအချက်မှာ ပုဂ္ဂလိကစားသုံးမှုနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတို့ပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ၂၀၁၃ စတုတ္ထသုံးလပတ်ကာလတွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်အစိုးရအား ဖြုတ်ချရန်အတွက် ဆန္ဒပြမှုများဖြစ်ပွားမှုကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုရှိခဲ့ပြီး တိုးတက်မှုနှုန်း သိသိသာသာကျဆင်းခဲ့ကြောင်း သိရသည်။

A Roadmap to Building Myanmar into The Food Basket of Asia

DAVID DUBYNE AND HISHAMUDDIN KOH

Ambitious plans by the Myanmar Central Government to catapult the country's agriculture industry into becoming the Foodbasket of Asia within the 21st century will require tenacity and a steady flow of investments to upgrade machinery, seed stock, fertiliser input, and crop handling methods. A roadmap to rebuild the former foodbasket of Asia was offered during this year's 2014 Myanmar Agribusiness Investment Summit (MAIS) in Yangon, organised by Confexhub.

Agribusiness has emerged at the forefront of recent government development policies as a key driver for socio-economic development of the country. MAIS 2014 was specially designed to support the current government's policy to accelerate rural and national development by engaging both government and private sectors of Myanmar's agribusinesses to cooperate and collaborate with foreign investors.

To succeed in Myanmar's agribusinesses environment we need to have crystal clear understanding of the market potentials and investment opportunities, land availability, licence and standard policies, legal and tax issues, financing and facilities availability. Foreign companies interested to invest in Myanmar's agribusinesses must understand the rules and regulations set forth by the Myanmar government under the Foreign Direct Investment (FDI) Law of the country which was unveiled in October 2012.

Key needs to modernise Myanmar's agriculture industry Realising that the current government is committed to agribusiness development models as a way to achieve rapid and sustainable economic growth countrywide, let us fill you in on what was



Damir Sagol/Reuters

People rest by bags of rice which are waiting to be transported from a local mill in Kyaiklat town in Myanmar.

discussed at the MAIS 2014 conference and where are the opportunities.

Key Points: Introduction and production of hybrid seeds, mechanisation of farming communities and improvements in handling and storage of crops and distribution and marketing of agro-products. Myanmar is ready and welcomes investment in these particular key areas which should have the greatest impact in the shortest possible time.

"Myanmar's farmers can add more than 30 percent to their yield just by employing better drying and storage techniques of seeds. These same farmers re-use 20 percent of their harvest as seed to replant for the next season, but poor storage techniques and high humidity lower quality and yield in the following year's planting."

Ways forward through agribusiness foreign investment

Myanmar's farmers can add more than 30 percent to their yield just by employing better drying and storage techniques of seeds. These same farmers re-use 20 percent of their harvest as seed to replant for the next season, but poor storage techniques and high humidity lower quality and yield in

the following year's planting. This is where hybrid and high yielding seeds are needed, along with efficient land preparation, selection of seeds and improved cultivation practices.

A great majority of Myanmar agriculture comprises small and medium family farmers owning ten acres or less and with the guidance of the Agricultural Mechanization Department (AMD), plans are underway to move to bigger acreage of cultivation system allow-

ing wider and more economic use of machineries and equipment.

With modern equipment, farmers can reduce losses in harvesting by use of combines, threshers, dryers that are all easy to operate and maintain. There are currently huge losses because of poor handling and processing.

One drawback in mechanisation is that machines run on fuel and rural villages generally cannot

afford the fuel. To really penetrate the countryside we need to introduce human/hand powered farm processing devices.

Another way to overcome this drawback is to encourage farm equipment rental services for downstream processing of raw materials such as portable oil expellers, threshers and combines that can be brought to the villages. Rural villagers are migrating to places like Yangon and Mandalay in search of work so that gradually there will be less people living in farming communities. It is becoming more difficult to find labour, so an alternative is to use portable/mobile mechanisation, thereby removing the need to transport crops to the city for processing hence reduce production cost.

Currently 80 percent of Myanmar's water canals are earthen which equates to high losses in delivery to the fields. The government plans to introduce concrete walled canals countrywide and investors can include this in their farm project planning. Approval is needed under Sustainable Development of Irrigation. Also on the checklist to be granted water usage rights; all dam projects must be "multi-purpose use" in order to be considered.

Energy requirement

Downstream processing, warehousing, and supporting cold room facilities need to be supported by energy (electricity) such as bio-energy, solar energy and mini-hydro (there are over 300 irrigation dams, which could be used to produce electricity).

Bio-energy

Energy for rural development and downstream value adding of agribusiness must meet 3 criteria, the 3A's: availability, accessibility and affordability.

The best source for rural energy is bio-energy. Availability of Biomass, e.g. rice husk, straw, Jatropha and giant grass (Bosakaing) are plentiful sources. To develop bio-energy in Myanmar algae is another good option and potential source for rural energy.

Bio-village

One good approach is to create bio-villages which will provide an inclusive approach to cater for the energy needs of each village through a centralised facility, since there is readily available biomass to support such a facility.

Contd. P 22... (Roadmap)

Myanmar Summary

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာစေရန် အစီအစဉ်ကောင်းများ ရှိနေပြီး ယခင်ကကဲ့သို့ အာရှ၏ ဆန်အိုးကြီးဖြစ်လာရန်အတွက် ကြိုးပမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်သွားရာတွင် ဇွဲလုံ့လရှိရမည်ဖြစ်ပြီး စက်ပစ္စည်းကိရိယာများအား အဆင့်မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများစီးဝင်မှုကို မြေဩဇာတင်သွင်းမှုနှင့် ကောက်ပဲသီးနှံများကို ထိန်းသိမ်းသည့် နည်းလမ်းအစရှိသည်တို့ကိုလည်း လိုအပ်သည်။ ယခင်က အာရှ၏ ဆန်အိုးကြီးဖြစ်ခဲ့သော မြန်မာနိုင်ငံကို ယခင်အနေအထားသို့ ပြန်လည်ရောက်ရှိလာစေရန်အတွက် လမ်းစဉ်တစ်ရပ်ကို Confexhub မှ စီစဉ်ပြီး ရန်ကင်း၌ ပြုလုပ်ကျင်းပခဲ့သော စိုက်ပျိုးမွေးမြူရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အဓိကအရေးပါသောကဏ္ဍတွင် ထိပ်တန်းနေရာ၌ ပါဝင်နေသည်။ MAIS 2014 အား လက်ရှိအစိုးရ၏ ကျေးလက်ဒေသနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ်ဖွံ့ဖြိုးတိုးတက်မှုများရှိလာစေရန် ဆောင်ရွက်မှုပေါ်လစီတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ အစိုးရ

Contd. P 22... (Roadmap)

TRADE MARK CAUTION

NOTICE is hereby given that Sun Yang Food Company Limited a company organized under the laws of Thailand and having its principal office at 112 North Sathorn Road, Bangrak, Bangkok 10500, Thailand is the Owner and Sole Proprietor of the following trademark:-



(Reg: No. IV/1418/2014)

in respect of: -
"Fish and dried fish, foodstuff made from squid, cuttlefish and shrimp; processed peanuts; preserved, dried and cooked fruits and vegetables all included in international-Class: 29"

Any fraudulent imitation or unauthorized use of the said trademark or other infringements whatsoever will be dealt with according to law.

U Kyi Win Associates
for Sun Yang Food Company Limited
P.O. Box No. 26, Yangon.
Phone: 372416
Dated: 27th February, 2014

Myanmar's Trade Volume Hits \$21 Billion

HTET AUNG

Myanmar's total trade volume has hit \$21.3 billion as of February 7, latest data from the Ministry of Commerce shows.

Last year, Myanmar had set a target of achieving a total trade volume of \$25 billion in 2013-14 fiscal year. The current figure means Myanmar is expected to get closer to fulfilling the target when the fiscal year ends in March.

Overseas trade through sea routes amounted to \$17.2 billion while border trade totalled \$4.13 billion between April 1,

2013 and February 7.

Myanmar's export items included mainly agricultural products such as rice, yellow maize, beans, peas, sesame and rubber, hard wood, wood products, marine products, metals, oil and natural gas, gems and garment, while it imported dairy products, edible oils, medicines, cement, machinery, electronic goods, paper, plastic goods and vehicles.

Myanmar's main source countries for import were China, Germany, Hong Kong, India, Indonesia, Japan, Korea, Malaysia, Philippines, Singapore, Taiwan, Thailand and the United States.

Of the total target of \$25 billion, Myanmar aims to achieve 80 percent from overseas trade and 20 percent from border trade.

As an attempt to boost the border trade while reducing illegal trade, the government last year introduced Individual Trading Card (ITC) which allows merchants along the border region to trade in their individual capacity. Trade volume under the ITC programme recorded over \$5 billion, according to ministry data.

Myanmar Summary

မြန်မာနိုင်ငံ၏ ယခုနှစ် စုစုပေါင်းကုန်

သွယ်မှုတန်ဖိုးပမာဏသည် အမေရိကန် ဒေါ်လာ ၂၁ ဘီလီယံကျော်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။

မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်မှုပမာဏအား အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ ရောက်ရှိလာရန် ရည်မှန်းထားပြီး အဆိုပါကုန်သွယ်မှုတန်ဖိုးပမာဏအား အမှန်တကယ်ရရှိလာစေရန် ကျန်ရှိသည့် တစ်လခွဲအတွင်း နောက်ထပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ ရရှိလာရန် မြန်မာနိုင်ငံအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်နေကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံသည် ဆန်၊ ပြောင်း၊

ပဲတောင့် ရှည်၊ ပဲ၊ နှမ်း၊ ရော်ဘာ၊ သစ်မာ၊ သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာများနှင့် အထည်အလိပ်တို့ကို အဓိကတင်ပို့နေသည်။ တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ထိုင်းနှင့်အမေရိကန်နိုင်ငံတို့မှနှင့် နို့ထွက်ထုတ်ကုန်များ၊ စားသုံးဆီ၊ ဆေးဝါးများ၊ ဘီလပ်မြေ၊ စက်ပစ္စည်းကိရိယာများ၊ အီလက်ထရောနစ်ထုတ်ကုန်များ၊ စက္ကူများ၊ ပလတ်စတစ်ထုတ်ကုန်များနှင့်မော်တော်ကားတို့ကိုမြန်မာနိုင်ငံကတင်သွင်းမှု ပြုလုပ်နေသည်။

From page 21... (Roadmap)

For the Bio-village to succeed it must have the following requirements.

- The village must have significant acreages of land under crop or animal production for food and/or biofuels.
- The area must be characterised as having low income and productivity.
- Active participation by farmers/villagers is a pre-requisite.
- Technical (including training) and financial support must be effective and sustainable during the pilot period.
- The model must have a "multiplier effect" for subsequent similar development in other villages.
- The proposed project must be cost-effective and capable of promoting self-reliance among the farming community in the pilot village or subsequent villages.

Algae
One good source for bio-energy and rural development is algae production. Algae has multiple functions and uses i.e. foods, animal and fish feeds, pharmaceutical as well as energy. It is easy to establish as it requires small land usage and the returns are high. A centralised 40 acre facility can provide villagers with job skills and create high value products.

Poverty alleviation, rural development and farmers' organisations
The word "Poverty" has now surfaced in Myanmar's national policy and debates in parliament on poverty alleviation and rural development and has drawn attention to address these issues in national planning.

In this regard, the Myanmar government has strongly advocated a recent policy on "poverty alleviation and rural development". The attack and alleviation of rural poverty must begin with agriculture development, based in agribusiness development as the majority of Myanmar's population is agrarian with over 70 percent of the total population relying/dependent on agriculture for economic survival. It is important to recognise that the attack on rural poverty must begin with a dynamic realistic and inclusive approach to agri-business development program based on

"Individual farmers on their own are poorly equipped and vulnerable to the monopolist exploration of traders (middlemen) as they do not possess collective or countervailing power to secure/bargain for a better economic return for their produce at the farm gate. More often than not they are at mercy of the traders/middlemen and their logistics chain."

increasing agricultural productivity and income. This brings us to the need to direct our attention and focus on the "Target Group" which are the farmers. Support programs for farmer's multi-dimensional needs first have to be recognised and mechanisms to drive the support

program must equally be recognised. Observation of the farmers share in the rice production chain is only 28 percent, with the rest enjoyed by traders, middlemen, suppliers of inputs etc. This gap has to be narrowed so that farmer's shares of the "rural productivity cake" can be increased. Individual farmers on their own are poorly equipped and vulnerable to the monopolist exploration of traders (middlemen) as they do not possess collective or countervailing power to secure/bargain for a better economic return for their produce at the farm gate. More often than not they are at mercy of the traders/middlemen and their logistics chain. From the viewpoint of rural development-the purpose for the development of agribusiness should be to strongly link

rural small-scale farming communities with well developed supply chains in a sustainable manner. In this regard a Multi-Purpose Farmers Organization (MPFO) becomes the imperative link. Myanmar's grand agri-vision Myanmar is a country



Farmers scatter rice to clean it after collection from a field at Nay Pyi Taw.

blessed with an abundance of natural resources such as land, water and people. In addition to her geopolitical position between two mega countries China and India, the nation offers immense opportunities and potential in agri-business development, for food production and food security.

President U Thein Sein in a speech on 20th May 2011 has announced that the government's priority is the alleviation of rural poverty and enhancing rural and national productivity income based on agri-business development in Myanmar.

This article highlights the various important sectors throughout the agri-business industry in Myanmar for rapid development. Important areas such as high yielding seed varieties, use of fertilizers, mechanization, improved land use and management as well as human resource capacity building for the agri-business industry of Myanmar is emphasised for both foreign and lo-

cal investors. Individuals and firms engaged in agribusiness could never find a better place than this golden land with a multitude of opportunities.

You are neither too late nor too early but just on time. David DuByne's company Oilseedcrops.org offers advice on entering Myanmar's agricultural sector.

From page 21... (Roadmap)

ပုဂ္ဂလိကကဏ္ဍများနှင့်အတူ မြန်မာနိုင်ငံ၏မွေးမြူရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာနိုင်ရန် စီစဉ်၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်လာစေရန်အတွက် ဈေးကွက်အလားအလာများကို သဘောပေါက်နားလည်ရန် လိုအပ်သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများ၊ မြေယာရရှိနိုင်မှု၊ လိုင်စင်နှင့်ပေါ်လစီများ၊ ဥပဒေရေးရာကိစ္စရပ်များနှင့် အကောက်ခွန်ကိစ္စများအစရှိသည်တို့ကိုလည်း အခိုင်အမာအသေအချာဆောင်ရွက်ရန် လိုအပ်သည်။မြန်မာနိုင်ငံ

၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေအောက်တွင် မြန်မာအစိုးရမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို နားလည်သဘောပေါက်ရမည်ဖြစ်သည်။လက်ရှိအစိုးရအနေဖြင့် ရေရှည်တည်တံ့ပြီး အလျင်အမြန်ဖွံ့ဖြိုးလာသော စီးပွားရေးတိုးတက်မှုအတွက် အရေးပါသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရန် ကြိုးပမ်းဆောင်ရွက်နေသည်။ မျိုးစပ်စပါးမျိုးစေ့များအား စတင်မိတ်ဆက်အသုံးပြုမှုနှင့် ထုတ်လုပ်မှု၊ စက်မှုလယ်ယာအဖြစ် ဆောင်ရွက်လာနိုင်ရေး၊ ကောက်ပဲသီးနှံများအား ထိန်းသိမ်းမှုတွင် တိုးတက်လာစေရန်၊ ဖြန့်ဖြူးမှုနှင့် စိုက်ပျိုးရေးထုတ်ကုန်များအား ဈေးကွက်တင်မှုအစရှိသည့်အချက်များမှာ အရေးပါနေသည်။

မြန်မာနိုင်ငံမှတောင်သူလယ်သမားများအနေဖြင့် မျိုးစေ့များကို ထိန်းသိမ်းမှုအားပိုမိုကောင်းမွန်သောနည်းစနစ်အသုံးပြုခြင်းဖြင့် ၃၀ရာခိုင်နှုန်းခန့် ပိုမိုထွက်တိုးလာနိုင်သည်။

Preferred Hotel Group Gains Foothold in Myanmar

AYE MYAT

Chicago-based Preferred Hotel Group has struck out into Myanmar in a tie-up with Keppel Land Hospitality Management...

The group also struck similar deals in Vietnam, Kunming and Bintan, bringing the group's Asian portfolio to 108 properties.

Through the collaboration, Preferred Hotel Group will take over representation of Sedona Suites Ho Chi Minh City, Sedona Hotel Mandalay, Ria Bintan Golf Club, Sedona Hotel Yangon and Spring City Golf & Lake Resort Kunming.

Josephine Lim, regional director, Southeast Asia, Preferred Hotel Group, said: "This part-



nership with Keppel Land Hospitality Management is a pivotal turning point as we strive to achieve our goal of strategically expanding our brands in emerging markets across Asia Pacific."

"There has been increasing demand among both leisure and business travellers for new

options in these destinations, in particular Myanmar and Vietnam, and we look forward to a long and mutually beneficial partnership supporting the growth of both companies across Indochina."

Preferred Hotel Group provides sales, marketing, and technology solutions to over 650 independent luxury hotels and resorts in the Americas, Europe, Africa, the Middle East, Asia, Australia, and New Zealand and Pacific.

Kunming တို့အား စီမံခန့်ခွဲမှုများကို ကိုယ်စားပြုဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမတိုက်သုံးခုသည် Preferred Hotel Group ၏ အဖွဲ့ဝင်များဖြစ်လာမည်ဖြစ်သလို နောက်ဆုံးနှစ်ခုမှာ Summit Hotels & Resorts ၏ အဖွဲ့ဝင်များဖြစ်လာမည်ဟု သိရသည်။

Preferred Hotel Group ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သော Josephine Lim က Keppel Land Hospitality Management နှင့် ပူးပေါင်းလုပ်ဆောင်မှုသည် အာရှပစိဖိတ်ဒေသတွင် မိမိတို့၏လုပ်ငန်းများအား မဟာဗျူဟာကျကျ ချဲ့ထွင်ဆောင်ရွက်လာနိုင်ရန် အတွက် အရေးပါသည့်အချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ ခရီးသည်အများအပြား ဝင်ရောက်လာမှုကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများလည်း အလားတူ ဖွံ့ဖြိုးလာခဲ့ကာ Preferred Hotel Group အနေဖြင့် ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

Preferred Hotel Group သည် အမေရိက၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ အာရှ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ပစိဖိတ်ဒေသများရှိ ဇိမ်ခံဟိုတယ်နှင့် အပန်းဖြေစခန်းပေါင်း ၆၅၀ ကျော်ကို အရောင်းလုပ်ငန်းများ၊ ဈေးကွက်ရှာဖွေမှုနှင့် နည်းပညာဖြေရှင်းမှုများကို ဝန်ဆောင်မှုများပေးနေကြောင်းလည်း သိရသည်။



Hotel Sedona in Yangon.

Myanmar Summary

ချီကာဝိုအခြေစိုက် Preferred Hotel Group သည် Keppel Land Hospitality Management နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင်ဟိုတယ်လုပ်ငန်းများဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါလုပ်ငန်းသည် ဗီယက်နမ်၊ ကုမင်းနှင့်ဘင်တန်တို့တွင်လည်း သဘောတူညီမှုများကို ပြုလုပ်ထားကြောင်း သိရသည်။ Preferred Hotel Group သည် Sedona Suites Ho Chi Minh City, Sedona Hotel Mandalay, Ria Bintan Golf Club, Sedona Hotel Yangon နှင့် Spring City Golf & Lake Resort

Ministry of Transport Invites Open Tender for Thandwe Airport Beach Hotel Project

KYAW MIN

The Department of Civil Aviation (DCA) under the Ministry of Transport has invited local contractors with "relevant experience" to submit sealed bids for the design, construction and execution of a three-star hotel located at Thandwe Airport in Myanmar's Rakhine state.

The project will be implemented through either on a build-operate-transfer (BOT) basis or contractual agreement in accordance with the existing Investment Law, DCA said in an announcement.

The main scope of works for the project will include: detailed design, drop off area, lobby and front office (front desk, cashier, registration, information, public telephone, baggage storage), breakfast and dining area,

business centre, administration office, sea-view bungalows, retail (such as ticket office, souvenir shop), food and beverages, recreations and entertainment area (such as snooker room, music room), the announcement said.

The project will also include function areas such as meeting rooms, banquet hall, guest rooms, laundry, M&E facilities, maintenance and engineering (communication, electrical, water supply and drainage, furniture and fitting, fire protection and security, waste treatment), car parking and service access, swimming pool and fitness facilities, landscaping and service quarter.

The tender documents in English can be purchased by interested firms through submission of a written application and

evidence of payment of a non-refundable fee of K50,000 by means of a bank transfer to: Current Account No.MD 010019, Myanmar Economic Bank, Insein, DCA said.

The deadline for proposal submission is 3:00 pm on March 31, 2014.

DCA said that to obtain further information, applicants can contact: U Kyaw Soe, director, Aerodrome Standards & Safety Division, Department of Civil Aviation; Telephone: +95 (0)1-533002, +95 (0)1 533013, Fax +95 (0)1 533016; Email: ddassd@dca.gov.mm.

Myanmar Summary

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းလေကြောင်းဦးစီးဌာနသည် ရခိုင်ပြည်နယ်ရှိသံတွဲလေဆိပ်တွင်ဆောက်လုပ်မည်ကြိုသုံးပွင့် အဆင့်ရှိသည့် ဟိုတယ်ဆောက်လုပ်ရန်

အတွက် လိုအပ်သည့် အရည်အချင်းနှင့် ကိုက်ညီသောပြည်တွင်းလုပ်ငန်းရှင်များအားတင်ဒါခေါ်ယူမှုပြုလုပ်ခဲ့သည်။

ယင်းစီမံကိန်းအား ဘီအိုတီစနစ်

(သို့မဟုတ်) လက်ရှိရင်းနှီးမြှုပ်နှံမှုဥပဒေအညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသွားမည်ဟု ပြည်တွင်းလေကြောင်းဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

တင်ဒါနောက်ဆုံးလျှောက်ထားရမည့်သတ်မှတ်ကာလမှာ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီဖြစ်ကြောင်း သိရသည်။

Advertisement for Pronto Services, The Leading Real Estate Agent for Expats. Looking for Houses, Condos and Office Space in Yangon? PRONTO IS THE SOLUTION !!! No Agent Fees, Free Transport and Legal Advice, We deal directly with the Landlords NO MIDDLEMEN. Contact us on - 09 2050 107, 09 4480 26156, Email:pronto@myanmar.com.mm, Website: www.prontorealtor.com.mm

Gov't Approves 250 Hotel Projects

WANWISA NGAMSANGCHAIKIT

The Ministry of Tourism and Hotels says the government has granted approval for about 250 hotels with more than 20,000 additional rooms in the Yangon region.

Yangon Region Minister for Hotels and Tourism, U Soe Min, told local media that the approvals are on top of the current 190 licensed hotels that have more than 9,000 rooms.

"As tourist arrivals increase, more hotels are needed and some hotels are expanding ... new projects have already opened and more are under construction."

Myanmar Hoteliers Association secretary, U Pyae Phy Tun, added that the surge in applications to open new hotels in Yangon was driven by the local business community.

"Many Myanmar business people are opening hotels with 50 to 60 rooms, which can be built relatively quickly. These hotels will be essential for Myanmar this year because it is hosting hundreds of ASEAN meetings."

The hotels association chairperson, Zaw Htay Aung, said many popular destinations still lacked enough hotels to accom-

modate tourists during the high season between November and February.

"Inlay region, famous for its scenic lake and countryside, is one area that still struggles to accommodate growing numbers of visitors."

He said: "Construction of new hotels is moving forward, but we are still short of rooms. It is not so acute as last year. There are more rooms now, although demand is much higher than the supply."

The numbers of tourists has doubled annually since 2011 when Myanmar began a series of reforms that saw sanctions lifted after years of military misrule and isolation.

Following a boom in hotel construction, Inlay region currently has 73 hotels, including 2,031 rooms, according to the Ministry of Hotels and Tourism.

Since 2010, the tourism industry grown fast, but hotel rates have also sky rocketed from around \$30 to \$190 a night at the top-end of the market.

According to the latest data released by the Myanmar's Ministry of Hotels and Tourism, there are 826 licensed hotels with 29,999 rooms across the country.



A hotel construction site in Yangon.

Myanmar Summary

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာမှုကြောင့် လိုအပ်နေသော ဟိုတယ်အခန်းပေါင်း ၂၀၀၀ ကျော်ကို ဖြည့်ဆည်းပေးနိုင်မည့် ဟိုတယ်စီမံကိန်း ၂၅၀ ကျော်ကို လုပ်ကိုင်ခွင့်ချထားပေးခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံသို့ခရီးသွားရောက်ရှိလာ

မှုတိုးတက်လာသည်နှင့်အမျှ ဟိုတယ်များ ပိုမိုလိုအပ်လာပြီး အချို့ဟိုတယ်များအား ချဲ့ထွင်မှုပြုလုပ်နေသလို ဟိုတယ်အသစ်များ ကိုလည်း ဖွင့်လှစ်ခဲ့ကာ နောက်ထပ်ဟိုတယ် စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်မှုပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးစိုးမင်းက ပြည်တွင်းသတင်းမီဒီယာသို့ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ

အသင်းအတွင်းရေးမှူး ဦးပြည့်ဖြိုးထွန်းက ရန်ကုန်တွင် ဟိုတယ်အသစ်များဖွင့်လှစ်သွားရန် အဆိုပြုလျှောက်ထားမှုများမြင့်တက်လာမှုသည် ပြည်တွင်းစီးပွားရေး တိုးတက်လာမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာလုပ်ငန်းရှင်များအနေဖြင့် အခန်းပေါင်း ၅၀ မှ ၆၀ အထိရှိသည့်ဟိုတယ်များ အားဖွင့်လှစ်နေပြီးအဆိုပါဟိုတယ်များအား လျင်မြန်စွာတည်ဆောက်နိုင်ခဲ့သည်။

Myanmar Rate Cap Not Working



Tourist take photos of sunset in Bagan, one of Myanmar's biggest tourist attractions. Tourism industry in Myanmar is struggling with high hotel rates as the Ministry of Hotels and Tourism's price cap fails to rein in on the market.

SID DHARTHA

Travel experts in Myanmar are struggling with high hotel rates as the Ministry of Hotels and Tourism's price cap fails to cool the market.

Frank Janmaat, group gener-

al manager of Amata Resort & Spa, said: "A number of foreign tour operators have taken Myanmar out of their programmes because of the continuously rising prices for hotel rooms and transportation.

"It is difficult to sell your client (when) for the same price

you can either get two nights in a five-star hotel in Bangkok or one night in a three-star hotel in Yangon."

The ministry introduced the \$150 per room per night cap in 2012 following complaints from travel companies, but rates for a five-star hotel now hover

around \$250.

The ministry will not recommend visa extensions for general managers of hotels found flouting the price cap, while lease extensions could also be threatened.

However, Aye Kyaw, managing director of Rubyland Travel and Tour Yangon, said hotels were still ignoring the ruling.

"If we compare hotel prices here with neighbouring countries, obviously Myanmar is very expensive. So my concern is if prices continue to increase like this, we might lose some of our potential markets or customers."

Janmaat said: "As long as hotel owners do not take responsibility for the future of tourism in Myanmar, we will be back to our 2008 number of arrivals very soon."

Myanmar Summary

မြန်မာနိုင်ငံတွင် ဟိုတယ်တည်းခိုခရီးသွားများ မြင့်တက်လာမှုကြောင့် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် အခက်အခဲတွေ့ကြုံနေရပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားများအား တည်ငြိမ်အောင် ဆောင်ရွက်သွားရန်အတွက်

လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။

Amata Resort & Spa မှ အထွေထွေမန်နေဂျာဖြစ်သူ Frank Janmaat က နိုင်ငံခြားခရီးသွားလုပ်ငန်းအချို့သည် ၎င်းတို့၏ခရီးသွားအစီအစဉ်တွင် မြန်မာနိုင်ငံအား ထည့်သွင်းစီစဉ်နိုင်ခြင်းမပြုလုပ်နိုင်တော့ဘဲ ဟိုတယ်အခန်းခများ အဆက်မပြတ်မြင့်တက်လာမှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်လာမှုတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်အခန်းခများမြင့်တက်လာမှုသည် ဘန်ကောက်ရှိ ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်တွင် နှစ်ညတာတည်းခိုမှုစရိတ်နှင့် ရန်ကုန်ရှိ ကြယ်သုံးပွင့်ဟိုတယ်တွင် တစ်ညတာတည်းခိုမှုစရိတ်မှာ တူညီနေသည့်အတွက် ခရီးသွားလုပ်ငန်းများအနေဖြင့် အခက်တွေ့ရကြောင်း Frank Janmaat က ပြောကြားခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများ၏ ဝေဖန်အကြံပေးမှုများကြောင့် ၂၀၁၂ ခုနှစ်တွင် ဟိုတယ်အခန်းခအား တစ်ညလျှင် အမေရိကန်ဒေါ်လာ ၁၅၀ ဖြင့်သတ်မှတ်သွားရန် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တစ်ခုတွင် တစ်ညတာတည်းခိုခမှာ အမေရိကန်ဒေါ်လာ ၂၅၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

MMC Eyes Automobile Factory in Myanmar

KYAW MIN

Local conglomerate Myanmar Motor Corporation (MMC) will build a factory to produce automobiles in Myanmar, its top official said.

The factory will be built on a 6-acre plot of land in Mingalardon Industrial Park on the outskirts of Yangon and will use automated system to produce cars, U Maung Maung Myint, executive director of MMC, said.

"We have reached the second stage of discussions with the authorities for the automobile factory. After we finish the dialogue, we will start the construction," he said.

The company will get renowned Japanese automakers' assistance in building the factory, he added.

The factory will be able to produce 500-1,000 cars per year, while prioritising production of saloon and light trucks, U Maung Maung Myint said.

A car dealer from Sakura motor showroom said, "Manufacturing automobiles in Myanmar means they will import every parts of a car and produce them. The factory will have higher expenditure and those cars will be costlier than imported cars. I



Reuters

don't think the factory will run smoothly here."

Japanese car maker Nissan Motor Co and its Malaysian partner Tan Chong Motor Holdings Bhd said last year that the auto giant plans to build an automobile plant in Myanmar, which will produce over 10,000 units a year at full capacity, starting with the Nissan Sunny

in 2015. The project will occupy 80 acres in the Bago region, southern central Myanmar, becoming the largest automobile manufacturing site in the country, Nissan said. Another Japanese automaker Suzuki Motor Corp said last year that it plans to restart local production in Myanmar after a two-year suspension.

Myanmar Summary

မင်္ဂလာဒုံ ဥယျာဉ် အတွင်းရှိ ၆ ဧက ရှိသော မြေပေါ်တွင် ရှိဘော့စက်ရုံများနှင့် ကားထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာမော်တော်ကော်ပိုရေးရှင်းက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာမော်တော်ကော်ပိုရေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးမောင်မောင်မြင့်က ပြောသည်။

အဆိုပါစက်ရုံ ဆောက်လုပ်ရန်အတွက် ဒုတိယအဆင့်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာမော်တော်ကော်ပိုရေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးမောင်မောင်မြင့်က "အခုဆို ရင်ရိုဘော့စက်ရုံပုံတွေနဲ့ ကားထုတ်လုပ်ဖို့ ဆွေးနွေးနေတာ ဒုတိယအဆင့်ကို ရောက်နေပါပြီ။ ဆွေးနွေးပြီး သွားရင် စတင်ဆောက်လုပ်ဖို့ ဆောင်ရွက်သွားမယ်" ဟု ပြောသည်။

အဆိုပါမော်တော်ကားစက်ရုံထုတ်လုပ်ပြီး စီးပါက တစ်ရက်လျှင် မော်တော်ကားအစီးရေ ၅၀၀ မှ ၂၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ လတ်တလော အနေဖြင့် ဆလွန်းကားများနှင့် လိုက်ထရပ်ကားများကို စီးစားပေးပြီး ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ Sakura မော်တော်ယာဉ်အရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးက "မော်တော်ကားထုတ်လုပ်တယ်ဆိုတာ ပြည်တွင်းမှာ ကားထုတ်လုပ်တယ်ဆိုတာ မော်တော်ကားအစိတ်အပိုင်းတွေ သယ်လာလို့ ဒီမှာ တပ်ဆင်တာပဲ ရှိတယ်။ ပြည်ပက သွင်းတာထက် ဈေးကုန်ပြီး မြင့်နေတယ်။ အဆင်ပြေမှာမဟုတ်ဘူး" ဟု ပြောသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံတွင် အလုံးစုံ ကားတပ်ဆင်ထုတ်လုပ်နိုင်သည့် ကားထုတ်လုပ်ရေးလုပ်ငန်းများ မရှိသေးပဲ ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံတစ်ချို့သာ ရှိသည်။

Dongfeng Deal Buys Time And New Blood for Peugeot

Peugeot and Dongfeng announce \$4.1-billion tie-up

SAMUEL SHEN AND LAURENCE FROST

PSA Peugeot Citroen and China's Dongfeng have agreed a 3 billion euro (\$4.1 billion) capital tie-up that brings the troubled French carmaker new leadership, more time to turn its business around and an end to two centuries of family control.

Peugeot, Dongfeng Motor Group Co Ltd and the French government have signed a non-binding outline agreement, China's second biggest carmaker announced last week.

Peugeot Chief Executive Philippe Varin and former Renault executive Carlos Tavares, who will replace Varin when the deal is finalised, must now explain how the fresh capital can be used to improve the bottom line, analysts said.

"Expectations are running high," London-based ISI Group analyst Erich Hauser said in a note. "PSA (Peugeot) needs to show a new equity story to keep investors interested."

Under the memorandum of understanding, Dongfeng and

the French state will each pay about €800 million (\$1.10 billion) for a 14 percent stake in a reserved share sale and a rights issue, Dongfeng said in a statement published on the Hong Kong stock exchange website.

Existing shareholders will get warrants entitling them to more stock at the same €7.50 price as the reserved issue, a 40 percent discount to their market value, raising up to a further billion euros.

The Peugeot family will see its 25.4 percent stake and 38 percent of voting rights diluted to parity with Dongfeng and the French state, ceding control of the company it founded in 1810 as a maker of tools and coffee mills.

The rescue deal and an expected new lending partnership with Banco Santander will help Peugeot survive the expiry next year of €7 billion in state guarantees keeping its lending arm afloat.

Dongfeng is the latest Chinese carmaker to take a significant stake in a Western peer after Zhejiang Geely Holding bought Sweden's Volvo Car in 2010 and

SAIC Group acquired South Korea's SSangyong.

Besides putting some of its 24 billion yuan (\$3.96 billion) of cash reserves to work, some analysts have questioned what the Chinese carmaker and its own Fengshen line of vehicles stand to gain from the tie-up.

Under the MOU, Peugeot and Dongfeng's China joint venture will aim to sell 1.5 million vehicles a year starting 2020. It will also jointly establish a research and development centre in China, and consider setting up a new company responsible for the sales in the Asia-Pacific region, especially Southeast Asia.

Peugeot has limited market penetration in Southeast Asia. Last year it sold about 6,500 cars in Malaysia, its biggest regional market, account-

ing for just one percent of that country's car sales, according to research firm LMC Automotive.

Under Peugeot family control, company insiders say the carmaker has been slow to adapt to competitive threats and has missed opportunities to deepen partnerships with BMW, Toyota and Mitsubishi Motors.

Myanmar Summary

PSA Peugeot Citroen နှင့်

တရုတ်နိုင်ငံ၏ Dongfeng တို့သည် ယူရှိ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ) တန်ဖိုးရှိသည့် လုပ်ငန်းသဘောတူညီချက်တစ်ခုကို ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ Peugeot Dongfeng Motor Group Co Ltd နှင့် ပြင်သစ်နိုင်ငံ၏ အစိုးရတို့မှ non-binding သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းမှ ပြောကြားခဲ့သည်။



Reuters

Less than 2 Percent Cars in Myanmar Insured

PHYU THIT LWIN

The total number of cars in Myanmar has reached its all-time high of about 500,000 but only 1.65 percent of these have been insured until now, a source from state-owned Myanma Insurance Enterprise said.

“Most of the cars which take insurance are small cars purchased on bank loan basis. They bought the cars at costs of around K10-15 million, so they can afford the insurance. Domestic cars and saloon cars usually sign up for insurance the most,” he said on condition of anonymity.

“Also, there are not many companies who provide the service. About 70 percent of the insurance takers are buyers who bought the cars on loans,” he said.

Overall car insurance at Myanma Insurance Enterprise in 2013-14 fiscal year (from April till now) reached only 5,700. At other private insurance companies the numbers are: 1,284 cars at IKBZ Co, 427 cars at Aye-Myar Myanmar Insurance Co, 384 cars at FINIP Co, 55 cars at Global World Co, 322 cars at GGIP Co, 81 cars at Aughtisar Insurance Co, bringing the number of insured cars at private companies to only 2,555.

For insuring a car with K10 million, a premium rate 0.8 percent has to be paid; for taxis

the rate is 1.4 percent. To include particular safety measures, higher rates have to be paid.

In Myanmar, car insurances covers mishaps such as road accidents, overturns, car getting burnt or being destroyed by others, damages while being transported and being destroyed during riots or unrests (within 72 hours). Other extra insurances can be bought such as for cars being stolen, destruction due to natural disaster and war or war-like situation.

In terms of compensation K50 million is highest mark, while K1 million extra is paid in case of loss of life in a car accident. Usually, car insurance term is for one year at most, however, the premium is reduced by 25 percent during renewal if no compensations were paid in the last term.

Apart from Myanma Insurance Enterprise, there are 12 private insurance companies in Myanmar. Three companies are permitted to provide only life insurance and the rest are allowed to provide both life and other general insurances.

Myanmar Summary

မြန်မာနိုင်ငံအတွင်းမော်တော်ယာဉ်အစီးရေစုစုပေါင်း ၅ သိန်းခန့်ရှိသော်လည်း ၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်၏လက်ရှိအချိန်အထိမြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံလုပ်ငန်းများ၌အလုံးစုံမော်တော်

ယာဉ်အာမခံထားရှိမှု ၁.၆၅ ရာခိုင်နှုန်းသာရှိကြောင်းမြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

“အာမခံအများဆုံးထားရှိတာကတော့ ဘဏ်ချေးငွေနဲ့ဝယ်တဲ့ကားတွေ၊ယာဉ်ငယ်လေးတွေပါ။ သူတို့ကသိန်း ၁၀၀၊ ၁၅၀ ပတ်လည်နဲ့ဝယ်ပြီးအာမခံထားတာပိုများတယ်။ အာမခံထားရှိမှုအများဆုံးယာဉ်အမျိုးအစားကတော့အိမ်စီးကား၊ ဆလွန်းကားလေးတွေ။ နောက်ပြီးအာမခံထားရှိမှုမှာ ကမ္ဘာ့ကုမ္ပဏီကသိပ်မများဘူး။အာမခံထား

သူတွေရဲ့၇၀ရာခိုင်နှုန်းလောက်ကအကြွေးဝယ်စနစ်နဲ့ဝယ်တဲ့သူတွေများတယ်” ဟု ၎င်းကပြောသည်။

မြန်မာ့အာမခံလုပ်ငန်းတွင်အလုံးစုံမော်တော်ယာဉ်အာမခံထားရှိမှုမှာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ဧပြီလမှယနေ့အထိ ၅၇၀၀ ခန့်နှင့်ပုဂ္ဂလိကအာမခံကမ္ဘာ့ကုမ္ပဏီ ၆ ခုဖြစ်သည့် IKBZCo.,မှ ၁၂၈၄စီး၊ ရောမြန်မာအာမခံကမ္ဘာ့ကုမ္ပဏီမှ ၄၂၇ စီး၊ FNIP Co.,မှ ၃၈၄ စီး၊ Global World Co.,မှ ၅၅ စီး၊ GGIP Co.,မှ ၃၂၂ စီးနှင့်အောင်သစ္စာဦးအာမခံကမ္ဘာ့ကုမ္ပဏီမှ ၈၁စီး၊ စုစုပေါင်း

မော်တော်ယာဉ် ၂၅၅၅စီးခန့်ရှိရာ၊ စုစုပေါင်း ၈၂၅၅ စီးခန့်သာအလုံးစုံမော်တော်ယာဉ်အာမခံထားခြင်းဖြစ်၍ ၁.၆၅ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ထိုသို့မော်တော်ယာဉ်အာမခံထားရာ၌ ကိုယ်ပိုင်ယာဉ်များကျပ်သိန်း ၁၀၀ဖြင့် အာမခံထားရှိပါကပရီမီယံကြေး ၀.၈ ရာခိုင်နှုန်းခန့်နှင့်အငှားယာဉ်များကျပ်သိန်း ၁၀၀ ဖြင့်အာမခံထားရှိပါက ၀.၄ ရာခိုင်နှုန်းခန့်ပေးသွင်းရမည်ဖြစ်ကာအကယ်၍ သီးခြားအကာအကွယ်များရယူလိုပါက အပိုကြေးများထပ်မံပေးသွင်းရမည်ဖြစ်သည်။



Kyaw Min

China Auto Lobby, Policymakers Collide over Foreign Investment



Car dealers and customers walk at a second-hand car market near a newly-built residential area in Hefei, Anhui province, China.

China's auto lobby has urged Beijing to support local carmakers after the regulator said it was considering further opening up the market to outside investment amid a deepening row between policymakers and state-owned car firms.

Despite foreign carmakers

needing to set up joint ventures to produce vehicles for China, foreign brands including General Motors, Volkswagen AG, Ford Motor Co and Toyota Motor Corp still dominate the Chinese auto market.

China's auto lobby is opposed to plans that would relax foreign ownership rules for China

ventures, currently capped at 50 percent.

“China should open the sector more to domestic investors rather than foreign capital,” Dong Yang, secretary general of the China Association of Automobile Manufacturers (CAAM), said in a statement on CAAM's website, adding only car firms with a substantial investment from China should be given the “green light”.

Volvo is wholly owned by Chinese carmaker Geely Automobile Holdings Ltd, while China's Dongfeng Motor Group Co Ltd agreed this month to buy a 14 percent stake in struggling French carmaker Peugeot SA.

Dong's comments came days after China's auto industry regulator said authorities plan to further open the country's automobile industry to foreign investors. Beijing hopes open-

ing up will boost the competitiveness of Chinese partners through absorbing foreign technology and management expertise.

China's central government has made “fresh calls for more opening” and relevant bodies are “studying the issue and will implement it”, Xiao Chunquan, a spokesman of the Ministry of Industry and Information Technology (MIIT), said last week.

The stance of CAAM, which has around 2,000 members including China's biggest automakers such as SAIC Motor Corp Ltd, FAW Group and Dongfeng, underscores widening tension between the state auto industry and policymakers.

CAAM has previously voiced its opposition to relaxing rules of foreign investment in China's auto sector.

“If China relaxes foreign ownership rules, it would be devastating to China's indigenous brands. Chinese local brands would be killed in the cradle,” it said earlier in February. Reuters

Myanmar Summary

တရုတ်နိုင်ငံမှမော်တော်ကားလုပ်ငန်းဆိုင်ရာထိန်းသိမ်းကြီးကြပ်သူများကဈေးကွက်အားပိုမိုလွတ်လပ်စွာဆောင်ရွက်လာနိုင်ရန်အတွက်စဉ်းစားနေကြောင်းပြောကြားပြီးနောက်တရုတ်နိုင်ငံ၏မော်တော်ကားလုပ်ငန်းဆိုင်ရာစည်းရုံးလှုံ့ဆော်ပေးသည့်လုပ်ငန်းမှပြည်တွင်းမော်တော်ကားထုတ်လုပ်သူများအားအထောက်အပံ့များပေးရန်အတွက်တရုတ်အစိုးရသို့တိုက်တွန်းခဲ့သည်။ နိုင်ငံခြားမော်တော်ကားလုပ်ငန်းများအနေဖြင့်တရုတ်နိုင်ငံတွင်မော်တော်ကားများထုတ်လုပ်ရန်အတွက်ပြည်တွင်းလုပ်ငန်းများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လိုအပ်နေကြောင်း သိရသည်။

Singapore Firm Launches Myanmar's First Mobile POS

PHYU THIT LWIN

2C2P, a Singapore-based payment solutions provider, tied up with Myanmar Citizens Bank to launch Myanmar's first mobile point of sale (mPOS) solution, the company announced.

The solution, "iACCEPT", in partnership with Myanmar Hotels International Group, will allow point of sales to accept MasterCard and Visa international payment cards.

iACCEPT is a 2C2P owned mobile solution that transforms iOS and Android smart phones into a mobile point of sales system.

iACCEPT will allow Yangon's upscale Inya Lake Hotel and The Strand Hotel, both under Myanmar Hotels International Group, to accept payments through MasterCard and Visa inside the guest room, provide in-room express check out facilities for guests, 2C2P said.

U Myint Win, managing director of Myanmar Citizens Bank, said: "We are very proud to present Myanmar's first ever mPOS solution, iACCEPT. iACCEPT turns smart phones into a POS device by simply attaching one small card reader with an ability to read magnetic stripe cards and EMV chip cards."

It also enables merchants to use the POS right in front of the customer, instead of taking the card away from them, he added.

"This will bring customer service to next level by providing a luxurious convenience. iAC-



CEPT makes transactions more secure as they are processed right before the customers eyes. Both the hardware and software of the iACCEPT solution are very advanced and innovative, extending the capability of POS beyond traditional POS terminals."

iACCEPT solution runs on the backbone of 2C2P's PCIDSS Level 1 (Payment Card Industry Data Security Standard Level 1) payment platform, which the company claims as secure as a traditional POS terminal.

Sukhdeep Singh, managing director of the Myanmar Hotels International, said: "iACCEPT will take our hotels a step for-

ward in our quest to provide service and convenience of the highest-level possible. We are delighted to be a partner of this innovative, 21st century application that will enhance our guests' experiences."

Antonio Corro, country manager, Myanmar and Thailand at MasterCard, said the adoption and integration of mPOS technology into a merchant's current payment environment will "not only enhance the retail and payment experience for consumers, but hopefully also

pave the way for more digital convergence in the near future with innovations such as NFC or contactless capabilities, QR

codes and digital wallets."

"Given the shift we're seeing among the Myanmar consumers' acceptance of mobile technology, we believe this can and will play an important role in further developing the electronic payments landscape in Myanmar as we continue to work towards a world beyond cash."

2C2P, which is now valued at \$ 16 million, earlier in February introduced a non-mobile point-of-sale service with Visa and Mastercard in Myanmar.

Somboon Krobteeranon, country manager, Myanmar and Thailand at Visa International (Asia-Pacific), said mobile point of sale solutions such

as iACCEPT will provide retailers with an easy-to-implement, portable and cost effective way to accept electronic payments, helping to bring the benefits of card acceptance to even more retailers across Myanmar.

Myanmar Summary

စင်ကာပူအခြေစိုက်ငွေပေးချေမှုလုပ်ငန်းဆိုင်ရာဖြေရှင်းချက်များကို ထောက်ပံ့လုပ်ဆောင်ပေးနေသည့် မြန်မာနိုင်ငံသားများဘဏ်နှင့်ပူးပေါင်း၍မြန်မာနိုင်ငံ၏ပထမဦးဆုံး mobile point of sale (mPOS) ဖြေရှင်းချက်များကိုစတင်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်းကုမ္ပဏီမှထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ iACCEPT အားကျင့်သုံးဆောင်ရွက်ခြင်းဖြင့် MasterCard နှင့် Visa အပြည်ပြည်ဆိုင်ရာငွေပေးချေကတ်များကိုလက်ခံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။ iACCEPT သည် 2C2P မှဆောင်ရွက်ထားသောမိုဘိုင်းဖြေရှင်းချက်ဖြစ်ပြီး iOS နှင့် Android စမတ်ဖုန်းများအားမိုဘိုင်း point of sales စနစ်အဖြစ်ပြောင်းလဲပေးကြောင်းသိရသည်။ iACCEPT အားရန်ကုန်ရှိ အင်းလျားလိတ်ဟိုတယ်၊ စတုရန်းဟိုတယ်တို့တွင်အသုံးပြုသွားမည်ဖြစ်ပြီးအဆိုပါဟိုတယ်များ၏ဧည့်နားနေခန်းတွင် MasterCard နှင့် Visa တို့၏ ငွေပေးချေကတ်များအားလက်ခံသုံးစွဲပေးသွားနိုင်မည်လည်းဖြစ်သည်။

မြန်မာနိုင်ငံသားများဘဏ်မှမန်နေဂျင်းဒါရိုက်တာဖြစ်သူဦးမြင့်ဝင်းကမိမိတို့အနေဖြင့်မြန်မာနိုင်ငံ၏ပထမဦးဆုံး mPOS ဖြေရှင်းချက်ကိုဆောင်ရွက်သွားနိုင်မည်ဖြစ်သည့်အတွက်အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့သည်။

LG to Introduce Its First "Compact" Smartphone G2 Mini

Expands premium G Series to mid-tier segment

HTET AUNG

Korea's LG Electronics will unveil its first ever "compact" smartphone, G2 mini, at Mobile World Congress (MWC) 2014 in Barcelona, Spain, the company said.

Developed as a smaller version of LG G2, the G2 mini will introduce most of the G2's premium UX features to a new global audience, LG said.

UX features found in LG's premium G Series flagship models, such as Guest Mode, Plug & Pop, Clip Tray and Capture Plus, have been carried over to the G2 mini to satisfy a generation of new users, the company said in a statement.

The G2 mini will be available in many variations: Single/Dual SIM, 3G/4G LTE and four colour options.

The smartphone market has

settled into categories of premium devices with display sizes above 5-inches and mid-tier devices in the 4.5-inch range. As a 4.7-inch device the G2 mini is "anticipated to further satisfy consumer demand for a practical smartphone with premium features," LG said.

"The G2 mini is all about bringing the best user experience of the G2 to a more compact, mid-tier device, giving millions of customers the opportunity to benefit from the LG premium experience," said Dr Jong-seok Park, president and CEO of LG Electronics Mobile Communications Company.

"This device offers the perfect balance of modern design and practical UX in a compact package without compromising performance."

Key Specifications:

- Chipset: 1.2 GHz Qual-

comm Quad-Core MSM8926 (LTE) / MSM8226 (3G) 1.7GHz Nvidia Quad Core Tegra 4i (LATAM LTE version)

- Display: 4.7-inch qHD IPS (960 x 540)

- Memory: 8GB eMMC / 1GB RAM / SD Card Slot

- Camera: Rear 8.0MP / 13.0MP (LATAMLTE version) / Front 1.3MP

- Battery: 2,440mAh (removable)

- Operating System: Android 4.4 KitKat

- Size: 129.6 x 66.0 x 9.8mm

- Weight: 121g

- Network: Cat. 4 & VoLTE /Cat. 3(LATAM), HSPA+ 21Mbps (3G)

- Colors: Titan Black, Lunar White, Red, Gold (depending on region)

Myanmar Summary

ကိုရီးယားနိုင်ငံ၏ LG Electronics မှုငှင်း၏ပထမဦးဆုံးပိုမိုကျစ်လစ်သိပ်သည်းသည့်စမတ်ဖုန်းဖြစ်သည့် G2 mini အားစပီဒီနိုင်ငံဘာစီလိုနာ၌ပြုလုပ်ကျင်းပခဲ့သော Mobile World Congress (MWC) ၂၀၁၄ တွင်စတင်မိတ်ဆက်ပေးခဲ့ပြီဖြစ်ကြောင်းအဆိုပါကုမ္ပဏီမှပြောကြားခဲ့သည်။ LGG2 ထက်ပိုမိုသေးငယ်သည့်ပုံစံသစ်ဖြင့်ဖန်တီးထားခြင်းဖြစ်ပြီး G2 mini အား G2 ၏ premium UX features အများစုကိုမိတ်ဆက်ပေးသွားမည်လည်းဖြစ်ကြောင်းLG မှပြောကြားခဲ့သည်။



LG G2 Mini.

Ooredoo, WB, Internews Launch “Code for Change Myanmar”

To organise Myanmar’s first ever “hackathon” on 15-16 march in Yangon



Internews, Ooredoo, World Bank and Singtech representatives at the launch of Myanmar’s first “hackathon”.

KYAW MIN

A new technology initiative, Code for Change Myanmar, was launched last week in Yangon in a bid to help the technology community in Myanmar tackle some of the key challenges facing the country.

Internews, an international NGO that fosters independent media and access to information worldwide, is supporting the event, along with one of Myanmar’s telecom licence winners Ooredoo Myanmar, the World Bank, and Singtech

Myanmar, an affordable mobile device maker, the companies said in a joint statement.

“Myanmar is on the cusp of a revolution in connectivity. This creates great opportunities to use technology to improve people’s lives,” David Madden, founder of Code for Change Myanmar and Senior Strategy Advisor of Internews, said.

He said the purpose of “Code for Change Myanmar” is to “help the technology community here use its skills and talents to solve practical problems in Myanmar.”

Code for Change Myanmar’s

first event is a “hackathon” which will be held on 15-16 March 2014 in Yangon. Hackathons are common events in technology companies and communities elsewhere in the world, but this will be the first hackathon ever to be held in Myanmar, Madden said.

“The event will bring together developers, designers and entrepreneurs together for 48 hours to develop solutions to problems that have been submitted by civil society organisations.”

Code for Change Myanmar called on members of the technology community to apply to participate and on NGOs and CSOs to submit problems for the technology community to tackle.

Ko Thar Htet, CEO of local technology company Zwenexsys International Ltd and an advisor to Code for Change Myanmar, said: “Hackathons are a great way to learn new skills, work with other talented developers and build cool products. I encourage all developers to apply to be part of this.”

Debbie Aung Din, co-founder of Proximity Designs, one of the Myanmar NGOs submitting a problem to the hackathon, said

the initiative is a “great opportunity to work with Myanmar’s technology community” on projects with real social impact.

“We would encourage other NGOs and CSOs to submit specific social problems for the hackathon and see what innovations the tech community develops to address them.”

Applications to participate in the hackathon or to submit a problem, as well as additional information can be found at Code For Change Myanmar website or facebook fanpage.

The deadline to apply to participate or to submit a problem is February 28.

CEO of Ooredoo Myanmar Ross Cormack said: “Our industry has two major challenges in the upcoming period. We need to make sure that the benefits of mobile broadband technology are available to as many people as possible. We need to work together with government, operators, NGOs, and device manufacturers to boost affordability, improve network access and improve the customer experience.

“At the same time, we need to do a better job of shaping the future, rather than responding to it. We need to be active in-

vestors in new ideas, new thinking and new approaches that will help our customers in their daily lives.”

Tenzin Norbhu, the World Bank’s Senior ICT Policy Specialist, said: “We’ve seen around the world how technology can be used to lift people’s lives out of poverty. We hope this event can show the potential for technology to help with development in Myanmar.”

Myanmar Summary

မြန်မာနိုင်ငံတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အဓိကကျသောစိန်ခေါ်ချက်အချို့ကို ဖြေရှင်းနိုင်မည့် နည်းပညာသစ်တစ်ခုအား အကူအညီပေးရန်အတွက် နည်းပညာသစ်တစ်ခု၏ကနဦးစတင်ဆောင်ရွက်ချက် (Code for Change Myanmar) မိတ်ဆက်မှုကို လွန်ခဲ့သည့်အပတ်တွင် ရန်ကုန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် သတင်းအချက်အလက်နည်းပညာချိတ်ဆက်နိုင်မှုကဏ္ဍ၌ ပြုပြင်ပြောင်းလဲမှုတွင် ယခုအချိန်အခါသည် စစ်ကူးမတ်ကူးကာလဖြစ်ပြီး နည်းပညာများအား အသုံးပြုပြီး လူမှုဘဝများ အဆင့်မြင့်မားလာစေရန်အတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနေကြောင်းလည်း Code for Change Myanmar အား တည်ထောင်သူဖြစ်သည့် David Madden က ပြောကြားခဲ့သည်။

Motorola Solutions Bags Digital Trunked Radio Deal in Myanmar

SHEIN THU AUNG

American data communications and telecommunications equipment provider Motorola Solutions Inc said last week that it was awarded a “multimillion dollar” contract to provide digital trunked radio solution in Myanmar.

Motorola Solutions, which provides communication solutions and services for government and enterprise customers, said it provided the radio system, two-way radios and associated software applications to support the 27th Southeast Asian Games that took place in Nay Pyi Taw in December last year.

The company said “as the first digital trunked radio solution in Myanmar by its Ministry of Home Affairs (MOHA), the system will also be expanded to other cities, with the goal of nation-wide coverage for public

safety and major state events,” including the 2014 Association of Southeast Asian Nations (ASEAN) Chairmanship meetings and the next ASEAN Ministerial Summit.

Chew Guan Sing, vice president, South & East Asia, Motorola Solutions, “The Government Radio Network is designed to allow public safety agencies to communicate better, faster and more securely than ever before using digital radio voice communications.

“This is a tremendous opportunity for Myanmar to show the world its commitment in giving the highest levels of safety through the country’s public safety agencies and the emergency responders.”

Motorola Solutions teamed up with Singapore-based distributor Al Noor International (S) Pte Ltd, which is currently one of the largest importers of mobile handsets in Myanmar, and local company Secure Networks



Co Ltd to provide the service, according to a company statement.

Babu Noor, managing director Al Noor International (S) Pte Ltd, and Moe Zaw, director, Secure Networks Co Ltd, said in a joint statement: “Our con-

sortium can effectively deploy a tried-and-tested technology to meet public safety needs of international visitors as well as residents of Myanmar. We are ... looking forward to see this project expand into rest of the country.”

Myanmar Summary

အမေရိကန်နိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးအသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးသည့်လုပ်ငန်းဖြစ်သော Motorola Solutions ၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် digital trunked radio solution များကို ထောက်ပံ့ပေးရန်အတွက် အမေရိကန်ဒေါ်လာသန်းနှင့်ချီ၍ တန်ဖိုးရှိသည့် သဘောတူညီချက်တစ်ခုကို ရရှိခဲ့ကြောင်း သိရသည်။

Motorola Solutions သည် အစိုးရနှင့် လုပ်ငန်းများအတွက် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာဖြေရှင်းချက်များနှင့်ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေသော လုပ်ငန်းတစ်ခုဖြစ်ပြီး ရေဒီယိုနှစ်ခု၊ two-way radios အပြင် ၎င်းနှင့်ဆက်စပ်သည့် ဆော့ဖ်ဝဲအသုံးချမှုများကိုလည်း လွန်ခဲ့သည့်နှစ် ဒီဇင်ဘာတွင် နေပြည်တော်၌ ပြုလုပ်ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် ဆီးရိမ်းအားကစားပွဲတော်တွင် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

The Fifth International Commemoration day in memory of the victims of the Holocaust @ Yangon University



Dr Joel Zisenwine, adjunct lecturer, Jewish History Department, Tel Aviv University. Embassy of Israel



Hagay Moshe Behar, Ambassador of Israel to Myanmar. Embassy of Israel



Dr Myint Thein, Minister for Social Affairs, gives opening remarks at Yangon University. Embassy of Israel



Message of the UN Secretary General by David Eizenberg, UN. Embassy of Israel



Speech of the Ambassador of Germany. Embassy of Israel



Rector, professors, teachers, students and invited guests. Embassy of Israel



Candle lighting ceremony. Embassy of Israel



To bear witness exhibition. Embassy of Israel

Israeli Children Book's Myanmar Language Translation Launch @ Irrawaddy Literary Festival 2014 in Mandalay



Michal Snunit with the children. Embassy of Israel



Book Signing after presentation at Irrawaddy Literary Festival 2014, Mandalay. Embassy of Israel



At Irrawaddy Literary Festival. Embassy of Israel



Israeli ambassador & Book distribution. Embassy of Israel



Group Photo with the Children. Embassy of Israel



With Myanmar Writer U Hane Latt. Embassy of Israel



Meeting with Media. Embassy of Israel

SMART Group's 20th Anniversary Celebration



Models at the ceremony. Htet Aung



Model Htar Htet Htet. Htet Aung



Scenes from the ceremony. Htet Aung